

အပိတူပိတူ

AWIG-AWIG

ဂမၤတၢ်ပၤကျဲးပၤကျဲးကျဲး

DESA PAKRAMAN KLONCING



ဂမၤတၢ်ခၢ်ဂၤကၢ်ဂၤကၢ်

DESA KEROBOKAN

ကၢ်မၤပၤတၢ်ပၤကျဲး

KECAMATAN SAWAN

ကၢ်ပၤပၤတၢ်ပၤကျဲး

KABUPATEN BULELENG

ပိဏက္ခိယကဏ္ဍ

PIDAGING MAKA BANTANG

ဒေဝိဏ္ဏပိဏ္ဏကပဏ္ဍိတဗျာဓိကဏ္ဍ

AWIG-AWIG DESA PAKRAMAN KLONCING

မိုဏ်းမိဏ္ဍာ

MURDHA-CITTA.....

ပုဏ္ဍေယျမိဏ္ဍာ

ဟာကန္တန္တိပိဏ္ဏကဏ္ဍ

PRATHAMAS SARGAH

ARAN LAN WAWIDANGAN DESA

ဒွိဗျာမိဏ္ဍာ

ပဗိန္ဒုကဏ္ဍပဏ္ဍိတဗျာဓိ

DWITYAS SARGAH

PAMIKUKUH LAN PATITIS

တြိဗျာမိဏ္ဍာ

မုန္တုဗျာဓိပဏ္ဍိတဗျာဓိ

TRITIYAS SARGAH

SUKERTHA TATA PAKRAMAN.....

ပဏ္ဍိတဗျာဓိမိဏ္ဍိန္ဒုဗျာဓိ

Palet 1 Indik Krama

ပဏ္ဍိတဗျာဓိမိဏ္ဍိန္ဒုဗျာဓိ

Palet 2 Indik Prajuru

ပဏ္ဍိတဗျာဓိမိဏ္ဍိန္ဒုဗျာဓိ

Palet 3 Indik Kulkul

ပဏ္ဍိတဗျာဓိမိဏ္ဍိန္ဒုဗျာဓိ

Palet 4 Indik Paruman.....

ပဏ္ဍိတဗျာဓိမိဏ္ဍိန္ဒုဗျာဓိ

Palet 5 Indik Druwen Desa

စာစဉ်မာယာဝိသုဒ္ဓါ
CATURTHAS SARGAH

ပက္ခဏါ၁၄၁ ပက္ခဏိကုဉ်
Palet 6 Panyanggran Banjar

မုက္ခဏါ၁၅၁ ပက္ခဏိကုဉ်
SUKERTHA TATA AGAMA

ပက္ခဏါ၁၆၁ ပက္ခဏိကုဉ်
Palet 1 Indik Dewa Yadnya

ပက္ခဏါ၁၇၁ ပက္ခဏိကုဉ်
Palet 2 Indik Rsi Yadnya

ပက္ခဏါ၁၈၁ ပက္ခဏိကုဉ်
Palet 3 Indik Pitra Yadnya

ပက္ခဏါ၁၉၁ ပက္ခဏိကုဉ်
Palet 4 Indik Manusa Yadnya

ပက္ခဏါ၂၀၁ ပက္ခဏိကုဉ်
Palet 5 Indik Bhuta Yadnya

ပက္ခဏိမာယာဝိသုဒ္ဓါ
PANCAMAS SARGAH

မုက္ခဏါ၂၁၁ ပက္ခဏိကုဉ်
SUKERTHA TATA PAWONGAN

ပက္ခဏါ၂၂၁ ပက္ခဏိကုဉ်
Palet 1 Indik Pawiwahan

ပက္ခဏါ၂၃၁ ပက္ခဏိကုဉ်
Palet 2 Indik Nyapihan

ပက္ခဏါ၂၄၁ ပက္ခဏိကုဉ်
Palet 3 Indik Sentana

မဃုဗ္ဗင်္ဂဇာ
SASTHAS SARGAH

မဏ္ဍုလီၤၤၤမိၤခွီၤကျိၤမိၤခါ
Palet 4 Indik Warisan.....

မုၤကွၤမၤမၤမၤမၤမဏ္ဍုလီၤမိၤခါ
SUKERTHA TATA PALEMAHAN

မဏ္ဍုလီၤၤၤမိၤခွီၤခွၤမ
Palet 1 Indik Bhaya.....

မဏ္ဍုလီၤၤၤမိၤခွီၤခွၤမၤမိၤခါ
Palet 2 Indik Karang, Tegal, Carik

မဏ္ဍုလီၤၤၤမိၤခွီၤခွၤမၤမိၤခါ
Palet 3 Indik Papayonan.....

မဏ္ဍုလီၤၤၤမိၤခွီၤခွၤမၤမိၤခါ
Palet 4 Indik Wawalungan.....

မဏ္ဍုလီၤၤၤမိၤခွီၤခွၤမၤမိၤခါ
Palet 5 Indik Wawangunan.....

မဏ္ဍုလီၤမိၤခါ
SAPTAMAS SARGAH

မိၤခါမၤမၤမိၤခါ
WICARA LAN PAMINDANDA.....

မဏ္ဍုလီၤၤၤမိၤခွီၤခွၤမၤမိၤခါ
Palet 1 Indik Wicara.....

မဏ္ဍုလီၤၤၤမိၤခွီၤခွၤမၤမိၤခါ
Palet 2 Indik Pamidanda

မဏ္ဍုလီၤမိၤခါ
ASTAMAS SARGAH

မဏ္ဍုလီၤၤၤမိၤခွီၤခွၤမၤမိၤခါ
NGUWAH-NGUWUHIN AWIG-AWIG ..

နာမဝါယမာ

NAWAMAS SARGAH

နာမဝါယမာ

SAMAPTA

၁။ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍
 na. Palemahan, tanah kakuwuban desa sinanggeh stula sariraning desane.
 ၂။ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍
 ca. Pawongan, krama saha warga desa maka sami maka pawakan Tri Kaya,
 ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍

mawanan desane sida molah maprawerti.

ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍

Adung patemoning Bhuwana kalih, malarapan Canti Jagathita,
 ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍

sinanggeh murdhaning prayojana pangriptaning Awig-awig Desa Pakraman.

ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍

Pinaka putusing paseban wastu prasida prayojanan mami kabeh
 ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍

Prasama angidep muwah amagehaken kadi linging Awig-Awig iki.

ဣန္ဒြေဣန္ဒြေဣန္ဒြေဣန္ဒြေဣန္ဒြေဣန္ဒြေဣန္ဒြေဣန္ဒြေဣန္ဒြေဣန္ဒြေ

Om Santi, Santi, Santi Om

ပထမဆုံးကျ

PRATHAMAS SARGAH

ဟဟက္ခိဗိဏာဏာရ

ARAN LAN WAWIDANGAN DESA

ဟဟပါ

Pawos 1

ဤဒေသပဏ္ဍိတအဖွဲ့အစည်းသည် ဤဒေသပဏ္ဍိတအဖွဲ့အစည်း၏

(1) Desa pakraman puniki mawasta Desa Pakraman Kloncing.

ဤဒေသပဏ္ဍိတအဖွဲ့အစည်းသည် ဤဒေသပဏ္ဍိတအဖွဲ့အစည်း၏

(2) Jebar-kakuwub wawidangannyane mawates Nyatur Desa
ဟဟဗျူဟာရ

inggih punika :

ဟဟမိမိဟဟဗျူဟာရ = ဒေသပဏ္ဍိတအဖွဲ့အစည်း

ha. Sisi Wetan/Kangin : Desa Pakraman Sangsit.

ဤမိမိဟဟဗျူဟာရ = ဒေသပဏ္ဍိတအဖွဲ့အစည်း

na. Sisi Kulon/ Kauh : Desa Pakraman Kerobokan.

ဤမိမိဟဟဗျူဟာရ = ဒေသပဏ္ဍိတအဖွဲ့အစည်း

ca. Sisi Kidul/Kaja : Desa Pakraman Sinabun.

ဤမိမိဟဟဗျူဟာရ = ဒေသပဏ္ဍိတအဖွဲ့အစည်း

ra. Sisi Lor/Kelod : Desa Pakraman Sangsit.

ဤဒေသပဏ္ဍိတအဖွဲ့အစည်းသည် ဤဒေသပဏ္ဍိတအဖွဲ့အစည်း၏

(3) Desa Pakraman Puniki kawangun antuk 2 Banjar Pakraman.

၇ ဟာ၇ နွာ နာ ကါ။

Pondokan.

က။ ဝါ ဝါ ဝါ ဝါ ဝါ ဝါ ဝါ။

na. Mawiwit sangkaning Pawiwahan.

ခ။ ဝါ ဝါ ဝါ ဝါ ဝါ ဝါ ဝါ။

ca. Mawiwit sangkaning ngarereh Pangupa Jiwa Jenek malinggih ring

၇ နာ ကာ ဝါ ဝါ ဝါ ဝါ ဝါ ဝါ ဝါ။

Desa Pakraman, Patilar saking Rahayu saha makta Likita

၇ နာ ကာ ဝါ။

Saking kesahe.

ဏ။ ဝါ ဝါ ဝါ ဝါ ဝါ ဝါ။

(2) Panemayan tedun makrama Desa :

ဟ။ ဝါ ဝါ ဝါ ဝါ ဝါ ဝါ။

ha. Sangkaning Pawiwahan : Sasampun ngelaksanayang Upacara

ဝါ ဝါ ဝါ ဝါ ဝါ ဝါ။

Pawiwahan Widhi Widhana/ Pasakapan nuju Sangkepan.

ခ။ ဝါ ဝါ ဝါ ဝါ ဝါ ဝါ။

na. Sangkaning Ngarereh pangupa jiwa, Tigang Sasih tur sampun naur

ဝါ ဝါ ဝါ ဝါ ဝါ ဝါ။

pananjung Batu nuju Sangkepan manut Pararem .

ခ။ ဝါ ဝါ ဝါ ဝါ ဝါ ဝါ။

ca. Krama Pamirak/ Ngampel sane mawali ke Desa, tur Jenek ring

ဥပဒေစာတမ်းအားဖြည့်စုံရေးမိန့်ကြားခြင်း

(3) Sahananing Krama Tamiu keni Tategenan, Pamirak Karang

စာတမ်းအားဖြည့်စုံခြင်း

Manut Pararem.

ပုဒ်မ ၈

Pawos 8

ရွာအုပ်စုစာတမ်းအားဖြည့်စုံခြင်း

Krama Desa kadadosang

ဥပဒေစာတမ်းအားဖြည့်စုံရေးမိန့်ကြားခြင်း

(1) Mapuangkid utawi tan tedun ngayah rikala : Sungkan, Matepetin anak

ရွာအုပ်စုစာတမ်းအားဖြည့်စုံရေးမိန့်ကြားခြင်း

sungkan, Mayadnya, Ngawangun, Nandur, Cuntaka miwah lunga sane

ရွာအုပ်စုစာတမ်းအားဖြည့်စုံရေးမိန့်ကြားခြင်း

mabuat polih tempo wantah Apisan sajabaning polih

ရွာအုပ်စုစာတမ်းအားဖြည့်စုံရေးမိန့်ကြားခြင်း

Kabebasan saking Prajuru.

ဥပဒေစာတမ်းအားဖြည့်စုံရေးမိန့်ကြားခြင်း

(2) Nyada mapiteges ngamademang tategenan sasampun :

ဥပဒေစာတမ်းအားဖြည့်စုံရေးမိန့်ကြားခြင်း

ha. Mayusa Pitung Dasa Warsa.

က။ မိကပ်၊ ဂျီ၊ ဂျီ၊ ဂျီ၊ ဂျီ၊ ဂျီ၊ ဂျီ၊ ဂျီ၊ ဂျီ၊ ဂျီ။

na. Sinalih Tunggil Okane Lanang sampun Marabian.

ဆ။ ဆူ၊ ဆူ၊ ဆူ၊ ဆူ၊ ဆူ၊ ဆူ၊ ဆူ၊ ဆူ၊ ဆူ။

ca. Sangkaning keni Gering utawi Sungkan tan mresidayang nambanin

ဣ။ ဣ၊ ဣ၊ ဣ၊ ဣ၊ ဣ၊ ဣ၊ ဣ၊ ဣ၊ ဣ။

(3) Ngampel matesges nutug ayahan antuk arta (Jinah) akehnyane

ဧ။ ဧ၊ ဧ၊ ဧ၊ ဧ၊ ဧ၊ ဧ၊ ဧ၊ ဧ၊ ဧ။

Manut Dresta lan Pararem Santukan magenah ring Dura Desa.

မဟာဝါပါ

Pawos 9

ကျမ်းစာစာအုပ်အမျိုးအစား

Swadharmaning Krama Desa :

က။ က၊ က၊ က၊ က၊ က၊ က၊ က၊ က၊ က။

(1) Anut Satinut ring daging Awig-awig miwah Pararem-pararem.

ဣ။ ဣ၊ ဣ၊ ဣ၊ ဣ၊ ဣ၊ ဣ၊ ဣ၊ ဣ၊ ဣ။

(2) Nyanggra indik bebecikane ring desa rawuhing prabeyan ipun

ဧ။ ဧ၊ ဧ၊ ဧ၊ ဧ၊ ဧ၊ ဧ၊ ဧ၊ ဧ၊ ဧ။

Manut pararem.

ဣ။ ဣ၊ ဣ၊ ဣ၊ ဣ၊ ဣ၊ ဣ၊ ဣ၊ ဣ၊ ဣ။

(3) Krama Desa sane madruwe Oka sampun Mayusa Telulas Warsa

ပၤတၢ်တၢ်မၤကၢၤသၢ်ပၤတၢ်တၢ်မၤကၢၤသၢ်
Patut masadok ring Prajuru ngelantur mangda ngranjing dados

ၤတၢ်တၢ်မၤကၢၤသၢ်ပၤတၢ်တၢ်မၤကၢၤသၢ်

Angga Sekaa Truna.

၃။ ပၤတၢ်တၢ်မၤကၢၤသၢ်ပၤတၢ်တၢ်မၤကၢၤသၢ်

(4) Patut nguningayang ring Kelian Desa prade :

ဟ။ ပၤတၢ်တၢ်မၤကၢၤသၢ်ပၤတၢ်တၢ်မၤကၢၤသၢ်

ha. Madue oka embas.

က။ ပၤတၢ်တၢ်မၤကၢၤသၢ်ပၤတၢ်တၢ်မၤကၢၤသၢ်

na. Kapialangau seda.

မ။ ပၤတၢ်တၢ်မၤကၢၤသၢ်ပၤတၢ်တၢ်မၤကၢၤသၢ်

ca. Nerima Tamiu Lanang wiadin Istri jantos marerepan.

ဂ။ ပၤတၢ်တၢ်မၤကၢၤသၢ်ပၤတၢ်တၢ်မၤကၢၤသၢ်

ra. Kapanca Bhaya.

ခ။ ပၤတၢ်တၢ်မၤကၢၤသၢ်ပၤတၢ်တၢ်မၤကၢၤသၢ်

ka. Okane kaambil / ngambil rabi (mawiwaha)

ဃ။ ပၤတၢ်တၢ်မၤကၢၤသၢ်ပၤတၢ်တၢ်မၤကၢၤသၢ်

da. Palas marabi.

င။ ပၤတၢ်တၢ်မၤကၢၤသၢ်ပၤတၢ်တၢ်မၤကၢၤသၢ်

ta. Ngawangun prade mamurug wenang keni pamidanda

ၤတၢ်တၢ်မၤကၢၤသၢ်ပၤတၢ်တၢ်မၤကၢၤသၢ်

manut Pararem.

၁။ ကျွန်ုပ်တို့၏ နိဗ္ဗာန်ရောက်ရှိရေးအတွက် အားလုံးကတော့ ပါဝင်ပါရမယ်။

sa. Nyungkemin Agama siosan utawi nilar Agama miwah piuning

၇။ နိဗ္ဗာန်ရောက်ရှိရေးအတွက် အားလုံးကတော့ ပါဝင်ပါရမယ်။

seosan sane sampun kasungkemin manut Pararem.

ဟုတ်ပါက

Pawos 10

ဟုတ်ပါက နိဗ္ဗာန်ရောက်ရှိရေးအတွက် အားလုံးကတော့ ပါဝင်ပါရမယ်။

Patias utawi piolih-olihan Krama Desa :

၁။ နိဗ္ဗာန်ရောက်ရှိရေးအတွက် အားလုံးကတော့ ပါဝင်ပါရမယ်။

(1) Polih pasayuban Prajuru Desa.

၂။ နိဗ္ဗာန်ရောက်ရှိရေးအတွက် အားလုံးကတော့ ပါဝင်ပါရမယ်။

(2) Kabawosin kalih katiwakin pamutus sahanan wicaranya

၃။ နိဗ္ဗာန်ရောက်ရှိရေးအတွက် အားလုံးကတော့ ပါဝင်ပါရမယ်။

(3) Dados kapilih miwah mamilih Prajuru

၄။ နိဗ္ဗာန်ရောက်ရှိရေးအတွက် အားလုံးကတော့ ပါဝင်ပါရမယ်။

(4) Patias seosan manut pararem

ဟဟဟဟဟဟဟ

Pawos 11

ဟဟဟဟဟဟဟဟဟဟဟ

Wusan dados Krama desa luwire:

ဟဟ ဟဟဟ

(1) Prade :

ဟဟ ဟဟဟ

ha. Seda.

ဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟ

na. Sangkaning pinunas ngaraga, saantukan nilar desa sasampun

ဟဟဟဟဟဟဟဟဟဟဟ

kalokika ring Paruman..

ဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟ

(2) Kanorayang duaning tan prasida ngeseh'in solah maprawerti

ဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟ

setata mamurug Awig-Awig utawi sahanan duracara lianan

ဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟ

saha sampun kalokika ring Paruman.

ဟဟဟဟဟဟဟဟဟဟဟ

(3) Ninggal Agama Hindu.

ဟဟဟဟဟဟဟ

(4) Sang wusan makrama :

ဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟ

ha. Tan wenten polih pah-pahan Druwen Desa miwah

ការក្នុង

Banjar.

ក ឃ្លាប្រហូរហូរមិនហូរមិនរឹករឹករឹករឹកក្នុង

na. Muputang utang piutang ring Desa lan Banjar.

ន ឃ្លាស្រាវជ្រាវប្រយោជន៍ស្រាវជ្រាវ

ca. Tan polih pasayuban Kasukertan.

ឃ ឃ្លាគ្រប់គ្រងដំណើរការប្រតិបត្តិការសេដ្ឋកិច្ច

da. Kadadosang Ngeseng layon ring Setra sajabaning Krama

ប្រឹក្សាស្រុកនិងនិស្សិតស្រុកស្រាវជ្រាវស្រាវជ្រាវ

Inucap kakeninin Panukun Setra akehnyanc

ស្រាវជ្រាវប្រតិបត្តិការ

manut Pararem.

៣ ឃ្លាប្រយោជន៍ស្រាវជ្រាវ

(3) Kapatutan Krama Tamiu lan Tamiu :

ឃ ឃ្លាប្រយោជន៍ស្រាវជ្រាវស្រុកស្រាវជ្រាវ

ha. Krama Tamiu patut madana punia ring Banjar / Desa

ស្រាវជ្រាវប្រតិបត្តិការ

Manut Pararem.

ក ឃ្លាប្រយោជន៍ស្រាវជ្រាវស្រុកស្រាវជ្រាវ

na. Krama Tamiu patut polih patias marupa pitulung ring

ស្រាវជ្រាវនិងនិស្សិតស្រុកស្រាវជ្រាវ

sajroning katiben Kapanca Bhaya.

ន ឃ្លាប្រយោជន៍ស្រាវជ្រាវស្រុកស្រាវជ្រាវ

ca. Tamiu patut nyungkemin tur nginutin sahananing paridabdab

မိပုဂံလၢကွၢ်လၢပၣ်လၢကွၢ်အိၣ်ပၣ်လၢ

miwah kahanan Desa Pakraman manut ring daging Awig-

အိၣ်ပၣ်လၢကွၢ်ပၣ်လၢ

Awig miwah Pararem.

၅။ လၢကွၢ်အိၣ်ပၣ်လၢကွၢ်အိၣ်ပၣ်လၢကွၢ်အိၣ်ပၣ်လၢကွၢ်အိၣ်ပၣ်လၢ

(5) Krama Desa sane Tan Keni Pamargin Ayah –ayah, Paturunan

လၢကွၢ်အိၣ်ပၣ်လၢကွၢ်အိၣ်ပၣ်လၢကွၢ်အိၣ်ပၣ်လၢကွၢ်အိၣ်ပၣ်လၢ

Lan Kekenan Manut Dresta lan Pararem sane sampun kaungguhang

ပၣ်လၢကွၢ်အိၣ်ပၣ်လၢကွၢ်အိၣ်ပၣ်လၢကွၢ်အိၣ်ပၣ်လၢ

Ring Pararem panyahcah Awig.

ပၣ်လၢကွၢ်အိၣ်ပၣ်လၢ

Palet 2

မိၣ်ပၣ်လၢကွၢ်အိၣ်ပၣ်လၢ

Indik Prajuru

ပၣ်လၢကွၢ်အိၣ်ပၣ်လၢ

Pawos 12

၆။ လၢကွၢ်အိၣ်ပၣ်လၢကွၢ်အိၣ်ပၣ်လၢကွၢ်အိၣ်ပၣ်လၢကွၢ်အိၣ်ပၣ်လၢ

(1) Desa Pakraman Puniki kaenter olih Kelian Desa Pakraman.

၇။ လၢကွၢ်အိၣ်ပၣ်လၢကွၢ်အိၣ်ပၣ်လၢကွၢ်အိၣ်ပၣ်လၢကွၢ်အိၣ်ပၣ်လၢ

(2) Banjar Pakraman kaenter olih Kelian Banjar Pakraman .

၅။ နဝ်တီၤပၤတၢ်ပၤတၢ်နွံၤနွံၤတၢ်ပၤတၢ်နွံၤနွံၤတၢ်ပၤတၢ်နွံၤနွံၤတၢ်ပၤတၢ်နွံၤနွံၤတၢ်ပၤတၢ်နွံၤနွံၤတၢ်ပၤတၢ်နွံၤနွံၤ

(3) Kaadegang malarapan antuk pamilihan olih parumannya soang-
၇။ နဝ်တီၤပၤတၢ်ပၤတၢ်နွံၤနွံၤတၢ်ပၤတၢ်နွံၤနွံၤတၢ်ပၤတၢ်နွံၤနွံၤတၢ်ပၤတၢ်နွံၤနွံၤတၢ်ပၤတၢ်နွံၤနွံၤတၢ်ပၤတၢ်နွံၤနွံၤ

soang nyabran Limang Warsa, sajaba wenten parindikan teos tur
ဃာ်သၢ်နွံၤနွံၤတၢ်ပၤတၢ်နွံၤနွံၤ

dados kapilih malih .

၃။ နဝ်တီၤပၤတၢ်ပၤတၢ်နွံၤနွံၤတၢ်ပၤတၢ်နွံၤနွံၤတၢ်ပၤတၢ်နွံၤနွံၤတၢ်ပၤတၢ်နွံၤနွံၤတၢ်ပၤတၢ်နွံၤနွံၤ

(4) Kelian Desa patut :

၅။ နဝ်တီၤပၤတၢ်ပၤတၢ်နွံၤနွံၤတၢ်ပၤတၢ်နွံၤနွံၤတၢ်ပၤတၢ်နွံၤနွံၤတၢ်ပၤတၢ်နွံၤနွံၤတၢ်ပၤတၢ်နွံၤနွံၤ

ha. Kadegang manut Dresta lan Pararem .

၆။ နဝ်တီၤပၤတၢ်ပၤတၢ်နွံၤနွံၤတၢ်ပၤတၢ်နွံၤနွံၤတၢ်ပၤတၢ်နွံၤနွံၤတၢ်ပၤတၢ်နွံၤနွံၤတၢ်ပၤတၢ်နွံၤနွံၤ

ca. Maduluran Dewa Saksi ring Pura Desa.

၇။ နဝ်တီၤပၤတၢ်ပၤတၢ်နွံၤနွံၤတၢ်ပၤတၢ်နွံၤနွံၤတၢ်ပၤတၢ်နွံၤနွံၤတၢ်ပၤတၢ်နွံၤနွံၤတၢ်ပၤတၢ်နွံၤနွံၤ

ra. Sampun marabian saha maduluran Upacara Pawiwahan.

၈။ နဝ်တီၤပၤတၢ်ပၤတၢ်နွံၤနွံၤတၢ်ပၤတၢ်နွံၤနွံၤတၢ်ပၤတၢ်နွံၤနွံၤတၢ်ပၤတၢ်နွံၤနွံၤတၢ်ပၤတၢ်နွံၤနွံၤ

ka. Uning tur satinut ring Awig-Awig.

၉။ နဝ်တီၤပၤတၢ်ပၤတၢ်နွံၤနွံၤတၢ်ပၤတၢ်နွံၤနွံၤတၢ်ပၤတၢ်နွံၤနွံၤတၢ်ပၤတၢ်နွံၤနွံၤတၢ်ပၤတၢ်နွံၤနွံၤ

da. Satata maparilaksana patut tur nganutin Sasana lan Swadharma.

၁၀။ နဝ်တီၤပၤတၢ်ပၤတၢ်နွံၤနွံၤတၢ်ပၤတၢ်နွံၤနွံၤတၢ်ပၤတၢ်နွံၤနွံၤတၢ်ပၤတၢ်နွံၤနွံၤတၢ်ပၤတၢ်နွံၤနွံၤ

ta. Mawibawa pawikan ring Agama lan Adat.

၁၁။ နဝ်တီၤပၤတၢ်ပၤတၢ်နွံၤနွံၤတၢ်ပၤတၢ်နွံၤနွံၤတၢ်ပၤတၢ်နွံၤနွံၤတၢ်ပၤတၢ်နွံၤနွံၤတၢ်ပၤတၢ်နွံၤနွံၤ

sa. Tan cedangga.

ꦕꦸꦛ

ບາງບາສິນທາງ

Pawos 13

ສິນທິບາງສຳລາຍ ບາງບາສິນທາງບາງບາງ

Kelian Desa Pakraman kasanggri olih :

ບາງ ບາງບາງ

ha. Patajuh.

ຈາງ ບາງບາງ

na. Panyarikan.

ສາງ ບາງບາງ

ca. Patengen.

ກາງ ສາງບາງບາງບາງບາງບາງບາງບາງ

ra. Kasinoman akehnyanc manut kawigunan.

ຈາງ ສາງບາງບາງບາງບາງບາງບາງບາງບາງບາງ

(2) Sajeroning ngenterang kasukertan Niskala, Kelian Desa mucukang

ບາງບາງບາງບາງ

Pamangku kahyangan desa.

ຈາງ ບາງບາງບາງບາງບາງບາງບາງບາງບາງບາງ

(3) Prajuru Desa ngadegang Kerta Desa, sanc mawiwit Prajuru lepas

ສາງ ສາງບາງບາງບາງບາງບາງບາງບາງບາງ

Sang sanc wikan ring Adat lan Agama sinanggch Panglingsir

ສາງ ສາງບາງບາງບາງບາງບາງບາງບາງບາງ

Kasarengin Juru Ilikita saking Panyarikan Desa.

၃။ ပြုစုရာဇာဓိပတိသင်္ဂဟဇာတိသမုဒ္ဓိယဒါနဇာတိ

(4) Prajuru ngadegang Pecalang Desa sane madue swadhharma ngenterang
အားဖြင့် ပြုစုရာဇာဓိပတိသင်္ဂဟဇာတိသမုဒ္ဓိယဒါနဇာတိ

Katreptian desa pakraman risajeroning Tri Hita Karana.

၄။ ပြုစုရာဇာဓိပတိသင်္ဂဟဇာတိသမုဒ္ဓိယဒါနဇာတိ

(5) Prajuru Desa ngadegang Sabha Desa sane madue kawenangan
ပြုစုရာဇာဓိပတိသင်္ဂဟဇာတိသမုဒ္ဓိယဒါနဇာတိ

Ngrencanayang lan maicayang tatimbangan muputang wicara

ဟိန္ဒူဒါနဇာတိ

Indik Adat lan Agama.

ဟဟဟဟဟ

Pawos 14

၇။ သွယ်စာဓိပတိသင်္ဂဟဇာတိသမုဒ္ဓိယဒါနဇာတိ

(1) Swadarmaning Kelian Desa Pakraman luire :

၈။ ဘုရားရှိခိုးပတ်စာအုပ်အား အသိပညာပေးပို့ပေးရမည်

ha. Ngenterang pelaksanaan sadaging awig-awig miwah pararem

ဇာတိ

Desa .

၉။ အားဖြင့် ပြုစုရာဇာဓိပတိသင်္ဂဟဇာတိသမုဒ္ဓိယဒါနဇာတိ

na. Nuntun tur ngenterang krama rawuhing krama desa ngupadi

ကမ္ပန္တဗန္ဓကတေကမတိတိပါ။

kasukertan antuk patitis.

သ။ ဝဂ္ဂပဝ မိန္ဒကိဗ္ဗိရိပရံ ပပ္ပုဗ္ဗေမ္ပပုပ္ဖိသာဝကဗျဗာဏတ။

ca. Maosin kalih niwakang pamutus arep ring wicara krama desa.

က။ ဝဿန္တုဗျဗာဏတေ တွေဝီမပမိကဗျဗိ။

ra. Maka duta matemuang baos ring sapa sira ugi.

က။ ဝမိန္ဒကမိပမိပကန္တုဗျဗာဏတေ မိဂ္ဂါကာရိမာကဗျဗာဏ

ka. Mastikayang pawiwahan Krama Desa sajeroning sanc makrama

ဗျဗာဏတေ ပဗျဗာဏတိ။

Desa Pakraman.

ဇ။ ပ္ပုဗ္ဗမိပကန္တုဗျဗာဏတေ ပ္ပုဗ္ဗပဝ ပ္ပုဗ္ဗပဝ ပ္ပုဗ္ဗပဝ ပ္ပုဗ္ဗပဝ

da. Swadharma lan Patias soang -soang Prajuru Desa ,

န္တုဗျဗာဏတေ၊ မကုဗျဗာဏတေ၊ ပမာပိ၊ မိန္ဒကမိန္ဒကမိပဗ္ဗမာက

Kerta Desa, Sabha Desa, Pecalang, Sekaa -sekaa miwah sanc

တိဗျဗာဏတေ၊ ကန္တုဗျဗာဏတေ၊ ဗျဗာဏတေ။

Tiosan Manut Dresta Lan Pararem

ဗျဗာဏတေ၊ ကန္တုဗျဗာဏတေ၊ ကန္တုဗျဗာဏတေ၊ ကန္တုဗျဗာဏတေ၊ ကန္တုဗျဗာဏတေ။

(2) Tata caraning ngalaksanayang swadarma inucap tan maren patut manut

ဝိဂ္ဂမိဗ္ဗမိဗျဗာဏတေ၊ ကန္တုဗျဗာဏတေ၊ ကန္တုဗျဗာဏတေ၊ ကန္တုဗျဗာဏတေ။

ring Awig-Awig, Aturan-aturan Pemerintah, kecap Sastra Agama,

န္တုဗျဗာဏတေ၊ ကန္တုဗျဗာဏတေ။

Dresta miwah Pararem Desa.

ကလူပုဗ္ဗဗျာဓိကိန္တရိ။

(1) Luput Tategenan .

ဗျာဓိကိန္တရိ။

(2) Polih Atanding.

ဗျာဓိကိန္တရိကိန္တရိကိန္တရိကိန္တရိ။

(3) Laluputan Lan Patias siosan manut Pararem.

ဟဟဟဟဟဟ

Pawos 16

ကလူပုဗ္ဗဗျာဓိကိန္တရိကိန္တရိ။

(1) Prajuru Desa kagentosin riantukan :

ဟဟဟဟဟဟ

ha. Seda lan sungkan menahun.

ကလူပုဗ္ဗဗျာဓိကိန္တရိကိန္တရိကိန္တရိ။

na. Kanorayang duaning iwang pamargi manawi Nilar Sasana.

ဟဟဟဟဟဟ

ca. Wit sangkaning pakayunan rahayu utawi pinunas ngraga

ဟဟဟဟဟဟ

sasampun kalokika ring Paruman.

ဗျာဓိကိန္တရိကိန္တရိကိန္တရိကိန္တရိ။

(2) Nganorayang utawi ngentosin Prajuru patut sajeroning

ဟဟယွဲကဟိဗ္ဗပိဗ္ဗကဟဟဟဟဟ။

Paruman tur kaingkupin antuk krama desa.

ဗ္ဗ။ ဟဟိဗ္ဗပိဗ္ဗကဟဟဟဟဟ။

(3) Magingsir genah Kadura desa.

ဟဟဟဟ။

Palet 3

ဟိဗ္ဗပိဗ္ဗကဟ

Indik Kukul

ဟဟဟဟ။

Pawos 17

ဗ္ဗ။ ဟဟဟဟဟဟဟဟဟဟဟ။

(1) Kukul ring Desa Pakraman luire :

ဟ။ ဟဟဟဟဟဟဟဟဟဟဟဟဟဟ။

ha. Kukul Desa sane Magenah ring soang – soang Parhyangan.

ဗ္ဗ။ ဟဟဟဟဟဟဟဟဟဟဟဟဟဟ။

na. Kukul Banjar sane magenah ring Bvale Banjar.

ဟ။ ဟဟဟဟဟဟဟဟဟဟ။

ca.. Kukul Sekaa – Sekaa.

ဤတရားရုံး၏ ပေးအပ်ချက်များကို လိုက်နာရန် ဤမူဝါဒကို ဖော်ပြပါအတိုင်း

- (2) Tabuh tatepakan Kulkul Desa manut Dresta lan Pararem sanc
 သယံဇာတ ပြုစုရေးဆရာ သယံဇာတ ပြုစုရေးဆရာ ဝန်ထမ်းများ
 sampun kapastikayang saha sampun kaunggahang ring Likita
 ဟု ပြောဆိုခဲ့ခြင်းဖြစ်ပါသည်။

Pararem Panyahcah Awig.

ဟုတ်ပါက

Pawos 18

ဤတရားရုံး၏ ပေးအပ်ချက်များကို လိုက်နာရန် ဤမူဝါဒကို ဖော်ပြပါအတိုင်း

- (1) Kulkul Desa tan wenang katepak yening tan sangkaning
 ပိတ်ဆို့ပေးရန် အမည်ရှိသော ဝန်ထမ်းများ
 Pituduh Prajuru Desa, sajawaning tengeran Kapancabhaya.

ဤမူဝါဒကို လိုက်နာရန် ဤမူဝါဒကို ဖော်ပြပါအတိုင်း

- (2) Sang nepak sangkaning tan pituduh Prajuru patut digelis atur uninga
 စာချုပ်အရ ဝန်ထမ်းများ ပိတ်ဆို့ပေးရန်
 Maka buatan panepake, yan tan sapunika wenang sang mamurug
 စာချုပ်အရ ဝန်ထမ်းများ ပိတ်ဆို့ပေးရန်

kadanda manut pararem.

ဤတရားရုံး၏ ပေးအပ်ချက်များကို လိုက်နာရန် ဤမူဝါဒကို ဖော်ပြပါအတိုင်း

- (3) Kulkul Sekaa-Sekaa, samalih Kulkul Pondokan tan kalugra

မယျဒ္ဓိတံ ပာရိယမ မဟုဂ္ဂဟန္တု သါမိန္ဒါစါ။

sampun tegep Panemaya saha Prajuru Makta Canang Sakasidan.

ဤ ဟူ၍ ဟူ၍ ကျွန်ုပ်တို့ အား သိရှိကြပါစေ။

(2) Paruman Sekaa – Sekaa manut kabuatan.

ဤ ဟူ၍ ဟူ၍ ကျွန်ုပ်တို့ အား သိရှိကြပါစေ။

(3) Paruman Desa madudonan sekadi ring sor :

ဟူ၍ ပုဗ္ဗိန္ဒြေဟူ၍ ဟူ၍ မဟုဂ္ဂဟန္တု သါမိန္ဒါစါ။

ha. Prasida lumaksana risampun katedunin antuk sang patut
တစ်ဦးတည်းက ပြုလုပ်ရန် အတွက် ဟူ၍ ဟူ၍ မဟုဂ္ဂဟန္တု သါမိန္ဒါစါ။
ngamiletin kamanggala antuk tengeran kulkul miwah mabusana

မဟုဂ္ဂဟန္တု သါမိန္ဒါစါ။

Adat Madya saha tan kalugra makta gegawan sakaluire

ဟူ၍ မဟုဂ္ဂဟန္တု သါမိန္ဒါစါ။

Tan maren Ngarcana Ring Ida Bhagawan Panyarikan

ဟူ၍ မဟုဂ္ဂဟန္တု သါမိန္ဒါစါ။

Maka sarana Widhi Widhana Canang.

ဟူ၍ မဟုဂ္ဂဟန္တု သါမိန္ဒါစါ။

na. Maka pangawit kalaksanayang sep-sepan saha ri wusannia

ဟူ၍ မဟုဂ္ဂဟန္တု သါမိန္ဒါစါ။

Nyacah dadosan gung alit manut pararem;

ဟူ၍ မဟုဂ္ဂဟန္တု သါမိန္ဒါစါ။

ca. Tan kalugra ngawetuang suara ghora utawi byuta, yan wenten

Asapunika wenang keni pamidanda beya pecamil, kadi dandaning
kayaguguh sira malaru baya manuh

nguman-uman ring sabha manut Pararem.

ra. Pamutus babaos manut tatimbangan punika sane kamanggehang.

Prade pidaging paruman tan kaingkupin jantos ping 3 (tiga),

Prade pidaging paruman tan kaingkupin jantos ping 3 (tiga),

(4) Prade pidaging paruman tan kaingkupin jantos ping 3 (tiga),

Ring paruman selanturnya prajuru wenang niwakang pamutus.

Pawos 20

Sajeroning paruman desa, Kelian Desa pakraman patut nyiarang

amargin ngenterang desa, pamekas ngenin indik :

amargin ngenterang desa, pamekas ngenin indik :

ha. Munjuk lungsuring pakraman saha ayah-ayah, sulur arta brana

druwen desa.

ha. Munjuk lungsuring pakraman saha ayah-ayah, sulur arta brana

druwen desa.

druwen desa.

druwen desa.

1. Rencana prajuru ngeninin usaha kapungkur.

na. Rencana prajuru ngeninin usaha kapungkur.

2. Pamutus paruman desa sinanggeh pararem maka pamitegep pamargin

(2) Pamutus paruman desa sinanggeh pararem maka pamitegep pamargin

Awig-awig.

Pawos 21

Pawos 21

3. Sangkepan Prajuru Desa kawenangang wantah ngrincikang usaha desa

(1) Sangkepan Prajuru Desa kawenangang wantah ngrincikang usaha desa
kapungkur.

4. Sangkepan Prajuru desa tan kawenangang ngamedalang Tategenan

(2) Sangkepan Prajuru desa tan kawenangang ngamedalang Tategenan
sedereng kaingkupin antuk krama desa.

5. Pamutus sangkepan prajuru desa ngwetuang paswara, maka

(3) Pamutus sangkepan prajuru desa ngwetuang paswara, maka
Pidaging pituduh sang ngawiwenang utawi ngonekang pecak Pararem

ကျေးရွာအုပ်စု
krama desa.

ပာဏ္ဍိတ/၅၅

Palet 5

ဟိန္ဒူကျေးရွာအုပ်စု

Indik Druwen Desa

ပာပာမိ/၅၅

Pawos 22

ကျေးရွာအုပ်စု ပာပာမိကျေးရွာအုပ်စု

Druwen Desa Pakraman sakadi ring sor :

ကျေးရွာအုပ်စု ပာပာမိကျေးရွာအုပ်စု ပာပာမိကျေးရွာအုပ်စု

(1) Parahyangan Desa makadi : Pura Desa, Pura Puseh lan Pura Dalem.

ကျေးရွာအုပ်စု ပာပာမိကျေးရွာအုပ်စု

(2) Setra -Setra Palebahan minekadi :

ကျေးရွာအုပ်စု ပာပာမိကျေးရွာအုပ်စု

ha. Setra Agung, Setra Alit miwah Setra Penimbangan/

ကျေးရွာအုပ်စု ပာပာမိကျေးရွာအုပ်စု

Tunon, sinamian punika majimbar, 0,30 Ha.

ကျေးရွာအုပ်စု ပာပာမိကျေးရွာအုပ်စု

(3) Karang Ayahan Desa .

៣ ប្រណិប័តន៍ប្រាសាទភ្នំគូកក្រុងពោធិ៍សាត់ ខេត្តសៀមរាប

(4) Pralingga Jinah Sen maprerai Mas akehnyane Kalih Pasang.

៤ ព្រះបរមរាជវាំង ភ្នំពេញ

(5) Bale Banjar Asiki.

៥ ភ្នំពេញ ខេត្តសៀមរាប ខេត្តសៀមរាប

(6) Tegal/ Karang Desa majimbar 0,04 Ha.

៦ ភ្នំពេញ ខេត្តសៀមរាប

(7) Lembaga Perkreditan Desa.

៧ ភ្នំពេញ ខេត្តសៀមរាប

(8) Wantuan Guru Wisesa Murdhaning Jagat Bali ngawit

ប្រាសាទព្រះបាទជ័យវរ្ម័នទី៧

Warsa 2001 ngantos Warsane mangkin.

៨ ភ្នំពេញ ខេត្តសៀមរាប

(9) Sepeda motor.

៩ ភ្នំពេញ ខេត្តសៀមរាប

(10) Druwen Desa siosan sane patut manut Pararem.

ហេង ហ៊ុន ហ៊ុន

Pawos 23

ប្រតិភូប្រឹក្សាភិបាលខេត្តសៀមរាប

Piilih-olihan Desa luire:

က။ ဟုၤကွၤကွၤခွၤခွၤလိၤပျၤပျၤကွၤကွၤ

(1) Urunan saking Krama Desa

ဣ။ ပဟိၤခွၤခွၤလိၤကွၤကွၤမိၤကွၤကွၤ

(2) Paican saking Guru Wisesa

ဣ။ ခွၤခွၤလိၤခွၤခွၤလိၤပျၤပျၤကွၤကွၤ

(3) Saking Dana Punia Krama Desa/Umat.

၁။ ပပျၤပျၤကွၤကွၤခွၤခွၤလိၤကွၤကွၤ

(4) Pamupon Tegal/ Karang Desa.

၂။ ပဟိၤခွၤခွၤလိၤခွၤခွၤလိၤခွၤခွၤလိၤခွၤခွၤလိၤ

(5) Paica-paica sane teosan sane patut.

၃။ ပိၤပိၤကွၤကွၤမိၤကွၤကွၤခွၤခွၤလိၤကွၤကွၤ

(6) Piolih-olihan desa kaanggen prabea ngaci-aci Parhyangan

ကွၤကွၤမိၤကွၤကွၤခွၤခွၤလိၤကွၤကွၤ

Desa utawi kaanggen prabea wawangunan Pura ring desa.

ပဟိၤခွၤခွၤလိၤကွၤကွၤ

Pawos 24

က။ ပျၤပျၤကွၤကွၤခွၤခွၤလိၤကွၤကွၤ

(1) Prajuru Desa wenang ngetangang Druwen desa

ဣ။ ကွၤကွၤခွၤခွၤလိၤကွၤကွၤခွၤခွၤလိၤကွၤကွၤ

(2) Nyabran pasangkepan Prajuru pangemong druwen desa ngawentenang

ບກິຊິສູກາຊຸສູງກິສຸຍຍິບຸບູກຸບຊາທາ

parindik munjuk lungsuring krama miwah padruwen desa

ກູ|| ສາລາບຸກິບູກຸບຊາທາບາງາທາສິບິສິທາສາ

(3) Sakaluwiring druwen desa patut wenten ilikitannya.

໓|| ທາສາບຸກຸບຊາທາບາງາທາສິບິສິທາສາບາງາທາສິບິສິທາສາ

(4) Tan kalugra ngadol utawi ngantahang druwen desa yan tan kasungkemin

ບາສາສາຍາທາ

antuk krama desa.

໑|| ທາສາບາທາບາງາທາບາງາທາບາງາທາບາງາທາບາງາທາບາງາທາ

(5) Tanah Ayahan Desa utawi Karang Desa nenten dados kasertifikatang

ທາທາສິບິທາສາ

Dados druwen Krama Newek.

ບາງາທາ 121

Palet 6

ບາງາທາ 121

Panyanggran Banjar

ບາງາທາ 121

Pawos 25

ສາຍາທາບາທາບາງາທາບາງາທາບາງາທາບາງາທາບາງາທາ

Krama Desa rikala ngawentenang Karya Suka Duka patut kasanggra antuk

៣ ឃឹកៗហោងណែនត្រិះវាចាសំរាប់សំរាប់សិក្សាសាសនាស្រីសុដ្ឋាន

(2) Piodalan ring sowang-sowang Kahyangan Desa inucap patut

គ្រូបេតិកភណ្ឌស្រីសុដ្ឋាន

Krama Nyanggra ngaturang Bhakti kadi ring sor: _____

ហ ឃឹកៗហោងណែនត្រិះវាចាសំរាប់សំរាប់សិក្សាសាសនាស្រីសុដ្ឋាន ។ ។

ha. Purā Desa / Bale Agung nuju rahina Buda Manis I Tambir. ។

គ ឃឹកៗហោងណែនត្រិះវាចាសំរាប់សំរាប់សិក្សាសាសនាស្រីសុដ្ឋាន

na. Pura Puseh nuju rahina Buda Manis Tambir.

ង ឃឹកៗហោងណែនត្រិះវាចាសំរាប់សំរាប់សិក្សាសាសនាស្រីសុដ្ឋាន

ca. Pura Dalem nuju rahina Anggarkasih Medangsia.

៣ ឃឹកៗហោងណែនត្រិះវាចាសំរាប់សំរាប់សិក្សាសាសនាស្រីសុដ្ឋាន

(3) Pangaci-aci ring Pura Panyiwian Desa inucap manut Sastra

សាសនាសំរាប់សំរាប់សិក្សាសាសនាស្រីសុដ្ឋាន

Agama saha kalaksanayang Nista, Madia lan Utama Manut Dresta

សំរាប់សំរាប់សិក្សាសាសនាស្រីសុដ្ឋាន

lan Pararem.

ង ឃឹកៗហោងណែនត្រិះវាចាសំរាប់សំរាប់សិក្សាសាសនាស្រីសុដ្ឋាន

(4) Dudonan lan tatingan pamargin parikrama Upacara Manut Dresta

សំរាប់សំរាប់សិក្សាសាសនាស្រីសុដ្ឋាន

Lan Pararem.

ບາບາສິນຊຽນ

Pawos 27

ໜ້າກິ່ງສາວບໍ່ກິ່ງສາວບໍ່ບຸກບິກຸສບມາເງື່ອນໄຂ້ຕໍ່ບຍາຫຼ້າ

(1) Ring soang-soang pura inucap patut kadegang pamangku.

ຫຼ້າຕາໄຂ້ຕໍ່ບຍາຫຼ້າຮຸ່ງເຮຸ່ງໃກ້ເກາະລີ

(2) Ngadegang Pamangku manut Undagan :

ບາ|| ເງື່ອນໄຂ້ເບີເກບກິ່ງ||

ha. Turunan utawi ngawaris.

ລາ|| ກາກຸລູບິເບີສູບິກຸສຸມິບາເີບລາເກາລີ||

na. Nyanjan mapiteges mapinunas ring ajeng Panataran.

ສາ|| ສາສາເີກາເີກາເີກາເີກາເີກາເີກາ||

ca. Kacatri (kajudi) olih Krama Desa

ຫຼ້າ|| ເງື່ອນໄຂ້ຕໍ່ສາບາກຸລູບິເບີສູບິກຸສຸມິບາເີກາເີກາ||

(3) Tan kawenangang kaanggen Pamangku sakadi ring sor :

ບາ|| ກາກຸລູບິເບີສູບິກຸສຸມິບາເີກາເີກາເີກາ||

ha. Cedangga, luire : Peceng, Perot, Canggih lan sapanunggilannya.

ລາ|| ສິສາບສິກາບາເີກາເີກາເີກາ||

na. Sang sapa sira ugi sanc tan kapatutang manut pararem

ສາ|| ສາສາເີກາເີກາເີກາ||

ca. Sakit Ila, Ayan, Buduh wiadin Edan

3|| ບຸກບາເີກາເີກາ||

(4) Prabeya Kapamangkuan :

ហា|| ឧដិសាសនិយមិវិទ្យាគ្រឹះនាមិវិទ្យាហាសាសនាសាសនា

ha. Adhiksa Widhi (Mawinten) kamedalin saha kalaksanayang
ហាវាវិទ្យាសាសនាសាសនាសាសនាសាសនាសាសនាសាសនា
olih sang ngadegang makadi Krama Desa utawi Pangempon
ហាវាវិទ្យាសាសនាសាសនា

Pura Soang- soang.

គា|| ឧដិសាសនិយមិវិទ្យាគ្រឹះនាមិវិទ្យាហាសាសនាសាសនា

na. Mapitra Yadnya riwekas patut kasungkemin olih krama desa
ហាវាវិទ្យាសាសនាសាសនាសាសនាសាសនាសាសនាសាសនា
utawi Pangemong Sanistane Brahma Prayascita/ Makingsan
ហិវិវិទ្យាសាសនាសាសនាសាសនាសាសនាសាសនាសាសនា
ring Geni wiadin panyanggra manut Pararem prade yadnya
ហាវាវិទ្យាសាសនាសាសនាសាសនាសាសនាសាសនាសាសនា

Kalaksanayang antuk warga dane Mangku.

១|| ឧដិសាសនិយមិវិទ្យាគ្រឹះនាមិវិទ្យាហាសាសនាសាសនា

(5) Pamangku patut ngamanggehang Sasaning Pamangku.

ហាវាវិទ្យាសាសនា

Pawos 28

ស្នងឧដិសាសនិយមិវិទ្យាគ្រឹះនាមិវិទ្យាហាសាសនាសាសនា

Swadarmaning Pamangku luire :

ຍາໂຮງກຳລັງສາວໂກງກາລິງ ບສາກທາງຊາວຫຼືຍິສາຍຫຼື

Maturan ring sajeroning upacara tan ngolemin pamangku.

ບາບາສິງຫຼື

Pawos 29

ບາໂຮງສາວໂກງກາລິງບາວນິບາສາຍຫຼື

Patias utawi olih-olihan Pamangku :

໑) ສາກິສາວໂກງກາລິງບາວນິບາສາຍຫຼື

(1) Sarin Canang soang – soang Pakubon Krama Desa.

໒) ບາໂຮງສາວໂກງກາລິງບາວນິບາສາຍຫຼື

(2) Luput Sakaluire/Tategenan manut Pararem.

໓) ບາໂຮງສາວໂກງກາລິງບາວນິບາສາຍຫຼື

(3) Patias seosan manut Pararem.

ບາບາສິງຫຼື

Pawos 30

໑) ບາໂຮງສາວໂກງກາລິງບາວນິບາສາຍຫຼື

(1) Pamangku kagentosin riantukan :

ဟ။ ဂ။ သ။

ha. Seda

က။ ပိန္နဲသုက္ကဝါယကပိန္နဲကိန္နိယသုက္ကဝါယက

na. Pinunas ngaraga, manawi kageringan lan sapenunggalannya

ကိမ်ယုက္ကဝါယကပိန္နဲကိန္နိယသုက္ကဝါယက

risampun Kalokika ring Paruman.

ခ။ ကပူသုက္ကဝါယကပိန္နဲကိန္နိယသုက္ကဝါယက

ca. Kawusanang olah krama, manawi Nilar Sasana, keni Pamidanda

ယုက္ကဝါယကပိန္နဲကိန္နိယသုက္ကဝါယက

Manut pararem, saha ngawaliang prabea pawintenan pecak.

ဂ။ ပုဂံသုက္ကဝါယကပိန္နဲကိန္နိယသုက္ကဝါယက

ra. Prade Marabi malih patut Nyepuhin Raga.

က။ သုက္ကဝါယကပိန္နဲကိန္နိယသုက္ကဝါယက

ka. Sampun Madwijati.

ဣ။ ဟေသာသုက္ကဝါယကပိန္နဲကိန္နိယသုက္ကဝါယက

(2) Tata cara Ngadegang Kelian Pemaksan/ Pesaren, Prasutri ,

ပုဂံသုက္ကဝါယကပိန္နဲကိန္နိယသုက္ကဝါယက

Pramas, Miwah sane seosan saha Patias sane kapolihang

ယုက္ကဝါယကပိန္နဲကိန္နိယသုက္ကဝါယက

Manut Dresta lan Pararem..

បុរាណសាស្ត្រ

Pawos 31

តាសូតាហេតុហ្យកាត្តាដំរីកុរុន៖

Kasukertan kahyangan kadi ring sor :

កាសូតាហេតុហ្យកាត្តាដំរីកុរុន៖

(1) Tan kalugra Kapura luwire :

ហាសូតាហេតុហ្យកាត្តាដំរីកុរុន៖

ha. Sang katiben Catur Cuntaka Minekadi :

- សូតាសាដំរីកុរុន៖

- Cuntaka sebel kandel Ngraja Swala.

- សូតាសាមាត្រាហ្យកាត្តាដំរីកុរុន៖

- Cuntaka madruwe Putra/Rare.

- សូតាសាហេតុហ្យកាត្តាដំរីកុរុន៖

- Cuntaka Pangantenan.

- សូតាសាសាត្រាហ្យកាត្តាដំរីកុរុន៖

- Cuntaka sangkaning Kapademan.

គាសូតាសាសាត្រាហ្យកាត្តាដំរីកុរុន៖

na. Makta sahanan barang sinanggeh ngaletelin

សាសូតាសាសាត្រាហ្យកាត្តាដំរីកុរុន៖

ca. Sato Agung sajabaning rikala Mapapada

កាសូតាសាសាត្រាហ្យកាត្តាដំរីកុរុន៖

ra. Mabusana tan manut kadi tata caraning ngeranjing ka pura.

ka. Sadereṅ polih uak-uakan (pituduh) Prajuru Desa.

ka. Sadereṅ polih uak-uakan (pituduh) Prajuru Desa.

(2) Pratingkahe tan wenang ring Pura :

ha. Masumpah (cor), sajabaning pituduh Prajuru Desa

ha. Masumpah (cor), sajabaning pituduh Prajuru Desa

na. Miyegan, Masesenangan, Makolem dados asiki

na. Miyegan, Masesenangan, Makolem dados asiki

Lanang-Wadon, Mabacin, Nyangsang Busana, manyusu.

Lanang-Wadon, Mabacin, Nyangsang Busana, manyusu.

ca. Munggah tedun Palinggih sajabaning pituduh Prajuru.

ca. Munggah tedun Palinggih sajabaning pituduh Prajuru.

(3) Sang mamurug kecap ring ajeng, keni pamidanda manut pararem

(3) Sang mamurug kecap ring ajeng, keni pamidanda manut pararem

miwah pamerayascita sapatutnya.

miwah pamerayascita sapatutnya.

Pawos 32

Pawos 32

(1) Prade wenten jadm Kerawuhan/Kodal ring Pura, Kengin kapintonin

(1) Prade wenten jadm Kerawuhan/Kodal ring Pura, Kengin kapintonin

ປຸງທາງຍາສາສາສຸຍາທາງາທາລິພາສຸສິຍາສິເຊນາທິສຸສຸສິສິປິ
Prade rumasa kasumangsayan, yan tan wiakti jadma inucap kasisipang
ຍາສາສາສຸຍາທາງາທາລິພາສຸສິຍາສິເຊນາທິສຸສຸສິສິປິ

Manut Pararem.

ຮຽນປຸງທາສາສາສຸຍາທາງາທາລິພາສຸສິຍາສິເຊນາທິສຸສຸສິສິປິ

(2) Prade Kahyangan kahanan Durmanggala minekadi Kapanca Bhaya

ປິຍາສຸສິຍາສິເຊນາທິສຸສຸສິສິປິປຸງທາງາທາລິພາສຸສິຍາສິເຊນາທິສຸສຸສິສິປິ

Pemangku patut digelis nyadokang ring Prajuru mangda marumang

ສຸສິຍາສິເຊນາທິສຸສຸສິສິປິປຸງທາງາທາລິພາສຸສິຍາສິເຊນາທິສຸສຸສິສິປິ

Krama desa tur ngawentenang Pamrayascita sepatutnya.

ບາບາສິໂຫຼ່າ

Palet 2

ທິສຸສິຍາສິເຊນາທິສຸສຸສິສິປິ

Indik Rsi Yadnya

ບາບາສິໂຫຼ່າ

Pawos 33

ກາສິປິບາສິເຊນາທິສຸສຸສິສິປິປຸງທາງາທາລິພາສຸສິຍາສິເຊນາທິສຸສຸສິສິປິ

(1) Sang pacang madeg Wiku utawi pinandita minakadi : Balian sonteng,

ທາລິພາສຸສິຍາສິເຊນາທິສຸສຸສິສິປິປຸງທາງາທາລິພາສຸສິຍາສິເຊນາທິສຸສຸສິສິປິ

Dalang, kebayan, saluire jagi ngenterang yadnya patut masadok

ນິປຽງງາດາດາລາລິນຸບກິສາລາລິສຸວັຍາຕຸງຊາງາລາຍຸ

Ring Prajuru Desa kalih Parisada Hindu Dharma Indonesia.

ຮຽງປຽງງາດາດາລາລິນຸບກິສາລາລິສຸວັຍາຕຸງຊາງາລາຍຸ

- (2) Prajuru desa patut ngawas nitenin tur wenang ngalangin prade wenten
 ລາລິນຸບກິສາລາລິສຸວັຍາຕຸງຊາງາລາຍຸ
 kacihna lempas ring kecap sastra miwah drestane, tur sareng nyaksinin
 ງູບສາກສາລາລິນຸບກິສາລາລິສຸວັຍາຕຸງຊາງາລາຍຸ
 Upacara saha nyiarang ring paruman desa tegep rauhing wates
 ລາລິນຸບກິສາລາລິສຸວັຍາຕຸງຊາງາລາຍຸ

kawenangang pangenter yadnya.

ຮຽງປຽງງາດາດາລາລິນຸບກິສາລາລິສຸວັຍາຕຸງຊາງາລາຍຸ

- (3) Krama desa patut ngaturang ayah sapamadeg miwah ring panglepas
 ລາລິນຸບກິສາລາລິສຸວັຍາຕຸງຊາງາລາຍຸ
 Ida Sulinggih riwekas katuntun antuk prajuru manut dresta
 ລາລິນຸບກິສາລາລິສຸວັຍາຕຸງຊາງາລາຍຸ

Lan Pararem.

ບາບາລາລິນຸບກິສາລາລິສຸວັຍາຕຸງຊາງາລາຍຸ

Pawos 30

ຮຽງປຽງງາດາດາລາລິນຸບກິສາລາລິສຸວັຍາຕຸງຊາງາລາຍຸ

- (1) Ida sulinggih patut ngriyinand muput upacara ring wewidangan Desa

ບູຮານສາສະໜາ

Palet 3

ບູຮານສາສະໜາ

Indik Pitra Yadnya

ບູຮານສາສະໜາ

.Pawos 31

ທຸກທາງສາສະໜາບູຮານສາສະໜາ

Dudonan pamargin pitra yadnya :

ທາ|| ບູຮານສາສະໜາບູຮານສາສະໜາ

(1) Pangupakaran sang kalayu sekar :

ທາ|| ບູຮານສາສະໜາບູຮານສາສະໜາ

ha. Antuk mendem utawi ngeseng, makacihna makingsan ring

ທາ|| ບູຮານສາສະໜາບູຮານສາສະໜາ

Ibu Pertiwi utawi ring Bhatara Brahma selami nuptupang prabeya.

ທາ|| ບູຮານສາສະໜາບູຮານສາສະໜາ

na. Atiwa-tiwa utawi (upakara pangabenan/palcbon)

ທາ|| ບູຮານສາສະໜາບູຮານສາສະໜາ

(2) Upacara-upakara Pitra Yadnya riwusan kaabenang mawastu mungguh

ທາ|| ບູຮານສາສະໜາບູຮານສາສະໜາ

Don Bingin/Ngeroras wawu nglinggihang Dewa Hyang Bhatara

ທາ|| ບູຮານສາສະໜາ

Bhatari.

ບາບາສີ ຫຼື ຫຼາ

Pawos 32

ສູ່ພັດສິນສູ່ທີ່ໄດ້ສູ່ຍບຸກບາບສູ່ກິລາບິກຸ່ງຕື່ມູ່ຍ

Swadarmaning lan tategenan krama prade wenten sinalih tunggil krama

ບາບາສີ ຫຼື ຫຼາ

Desa kalayu sekar :

ທາ|| ສິລາບຸກບາບສູ່ກິລາບິກຸ່ງຕື່ມູ່ຍ

(1) Sang kaduhkita patut :

ທາ|| ທາບາສີກິລາບິກຸ່ງຕື່ມູ່ຍ

ha. Nyadokang ring Kelian Banjar tur nunas tatimbangan

ກິລາບິກຸ່ງຕື່ມູ່ຍ

ring Kelian Desa.

ທາ|| ທາບາສີກິລາບິກຸ່ງຕື່ມູ່ຍ

na. Ngaturing Krama ngrombo makarya eteh-ete

ທາ|| ທາບາສີກິລາບິກຸ່ງຕື່ມູ່ຍ

Jantos Puput Saha Kadulurin panyambroma sakasidan.

ທາ|| ທາບາສີກິລາບິກຸ່ງຕື່ມູ່ຍ

ca. Krama Tamiu dados nganggen Setra, sesampun nawur Panukun

ທາ|| ທາບາສີກິລາບິກຸ່ງຕື່ມູ່ຍ

Setra Manut Pararem miwah Dresta.

ທາ|| ສູ່ພັດສິນສູ່ທີ່ໄດ້ສູ່ຍບຸກບາບສູ່ກິລາບິກຸ່ງຕື່ມູ່ຍ

(2) Swadarmaning Kelian Desa :

1||
ha. Kelihan Desa maratatas pamargin sang kaduhkitan, napike
b...
Pacang Kapendem , makingsan riin utawi lantur kaabenang.

na. Prade kageseng raris kawentenang kukul pamitau
...
Olih Kelian Banjar.

ca. Panyanggran Desa selanturnya jantos puput.
...
Langkungan ring Pitung Rahina.

(3) Tan kengin Ngalelet langkungan ring 42 Rahina, lan Mendem
...
Langkungan ring Pitung Rahina.

(4) Tan Kalugra :

ha. Nginepang Bangbang.

na. Makingsan /Ngeseng rikala : Semut Sadulur, Kala Gotongan,
Pasah , Puja wali ring Kahyangan Desa, Rarahinan minekadi

ပုဗ္ဗိယ၊ ပုဗ္ဗိယ၊ ပုဗ္ဗိယ၊ ပုဗ္ဗိယ၊ ပုဗ္ဗိယ၊ ပုဗ္ဗိယ၊ ပုဗ္ဗိယ၊ ပုဗ္ဗိယ၊
 Purwani, Purnama, Tilem, Kliwon, Tumpek, Tungleh
 ကျွန်းထူး၊ ကျွန်းထူး၊ ကျွန်းထူး၊ ကျွန်းထူး၊ ကျွန်းထူး၊ ကျွန်းထူး၊ ကျွန်းထူး၊ ကျွန်းထူး၊
 Buda Manis, Anggarkasih, Saraswati Lan Nyepi, Pakirim,
 ပထမ၊ ပထမ၊ ပထမ၊ ပထမ၊ ပထမ၊ ပထမ၊ ပထမ၊ ပထမ၊
 Pamagpag, Tanggal/ Panglong Ping Pat Belas lan Kekeran Desa
 သုန္ဒရီ၊ သုန္ဒရီ၊ သုန္ဒရီ၊ သုန္ဒရီ၊ သုန္ဒရီ၊ သုန္ဒရီ၊ သုန္ဒရီ၊ သုန္ဒရီ။

Sane sampun kapastikayang Manut Pararem.

ကျွန်းထူး၊ ကျွန်းထူး၊ ကျွန်းထူး၊ ကျွန်းထူး၊ ကျွန်းထူး၊ ကျွန်းထူး၊ ကျွန်းထူး၊ ကျွန်းထူး၊

(3) Prade Sang kalayu sekaran Salah Pati wiadin Ngulah pati, kengin
 ကာကွယ်ရေးတပ်မတော်၊ ကာကွယ်ရေးတပ်မတော်၊ ကာကွယ်ရေးတပ်မတော်၊ ကာကွယ်ရေးတပ်မတော်၊ ကာကွယ်ရေးတပ်မတော်၊ ကာကွယ်ရေးတပ်မတော်၊ ကာကွယ်ရေးတပ်မတော်၊ ကာကွယ်ရေးတပ်မတော်။
 kabakta budal , sakewanten kadulurin antuk Upacara Panebusan
 ကိုယ်တွေ့ရသော ကိုယ်တွေ့ရသော ကိုယ်တွေ့ရသော ကိုယ်တွေ့ရသော ကိုယ်တွေ့ရသော ကိုယ်တွေ့ရသော ကိုယ်တွေ့ရသော ကိုယ်တွေ့ရသော။

Ring genahe Seda , ring Catus pata miwah ring Cangkem setra.

ကျွန်းထူး၊ ကျွန်းထူး၊ ကျွန်းထူး၊ ကျွန်းထူး၊ ကျွန်းထူး၊ ကျွန်းထူး၊ ကျွန်းထူး၊ ကျွန်းထူး၊

(4) Yen wenten seda sangkaning Gering Ngelahlah, Anak Alit wau Embas
 ကာကွယ်ရေးတပ်မတော်၊ ကာကွယ်ရေးတပ်မတော်၊ ကာကွယ်ရေးတပ်မတော်၊ ကာကွယ်ရေးတပ်မတော်၊ ကာကွယ်ရေးတပ်မတော်၊ ကာကွယ်ရေးတပ်မတော်၊ ကာကွယ်ရေးတပ်မတော်၊ ကာကွယ်ရေးတပ်မတော်။
 Seda makta Puser Mangda kapendem/ kageseng pramangkin
 ကျွန်းထူး၊ ကျွန်းထူး၊ ကျွန်းထူး၊ ကျွန်းထူး၊ ကျွန်းထူး၊ ကျွန်းထူး၊ ကျွန်းထူး၊ ကျွန်းထူး၊
 utawi Sadinaning Pati.

ນ||ສູຊຸສາເບາຊູສາຍິໂງຕາໂນ||

la. Cuntaka antuk mamitra ngalang.

ຍ||ສູຊຸສາເບາຊູສາຍິໂງຕາໂນ||

ma. Cuntaka antuk wenten anak istri ngwentenang putra sadurunge

ຍ|| ບລາກາບຕຽງສາກບາຊູ ບວິພິວິລາ||

Maupakara pabiakawon tur pawidi widana.

ຫຼ|| ສິຊຸສາເບາຊູສາຍິໂງຕາໂນ||

(2) Sengker cuntaka manut kawentenannia :

ນ||ສູຊຸສາເບາຊູສາຍິໂງຕາໂນ||

ha. Cuntaka kalayu sekaran manut dresta lan pararem.

ກ||ສູຊຸສາເບາຊູສາຍິໂງຕາໂນ||

na. Cuntaka ngraja swala, sasampun makramas.

ສ||ສູຊຸສາເບາຊູສາຍິໂງຕາໂນ||

ca. Cuntaka ngembasang putra, sane Istri Abulan Pitung rahina

ສາກາບຄໍສາຍິໂງຕາໂນ||

sane Lanang sasampun kepus pungsed.

ກ||ສູຊຸສາເບາຊູສາຍິໂງຕາໂນ||

ra. Cuntaka Kruron Cuntakania Abulan Pitung Rahina.

ກ||ສູຊຸສາເບາຊູສາຍິໂງຕາໂນ||

ka. Cuntaka pawiwahan, cuntakannya Mawidhi Widhana Pasakapan.

ດ||ສູຊຸສາເບາຊູສາຍິໂງຕາໂນ||

da. Cuntaka gamia gamana, cuntakania ngantos sesampune

က။ ပဏိပဟာရေဘေမာရီကေသရီနီကောပဏာပဏိပဟာရီကောပဏိပဟာရီ

ra. Pawiwahan sane Kacuntakan Sang Kaupakara Pawiwahan Lanang
ပဏိပဟာရီ

Istri.

က။ ကောဝဏ္ဍာရီကောပဏာပဏိပဟာရီကောပဏာပဏိပဟာရီ

ka. Karūron sane Kacuntakan Kulawargannya Lanang wiadīn Istri.

က။ ကောဝဏ္ဍာရီကောပဏာပဏိပဟာရီကောပဏာပဏိပဟာရီ

da. Gamia Gamana sane kacuntakan Sang sane Ngelaksanayang Gamia

ကောဝဏ္ဍာရီ

Gamana.

က။ ကောဝဏ္ဍာရီကောပဏာပဏိပဟာရီကောပဏာပဏိပဟာရီ

ta. Indik Kacuntakan lan Sengker Cuntaka mangda Keanutang ring

ကောဝဏ္ဍာရီ

Sastra Dresta.

က။ ကောဝဏ္ဍာရီကောပဏာပဏိပဟာရီ

(3) Tan keneng cuntaka luire :

က။ ကောဝဏ္ဍာရီ

ha. Ida Sulinggih.

က။ ကောဝဏ္ဍာရီကောပဏာပဏိပဟာရီကောပဏာပဏိပဟာရီ

na. Jro Mangku Kahyangan Tiga Rikala piodalan.

က။ ကောဝဏ္ဍာရီကောပဏာပဏိပဟာရီကောပဏာပဏိပဟာရီ

ca. Rikalaning Piodalan risampun menck Ambu Wenten sane kala-

ယှီၼ်းၼ်း ဟူၼ်း ဟူၼ်း ဟူၼ်း ဟူၼ်း ဟူၼ်း ဟူၼ်း ဟူၼ်း ဟူၼ်း ဟူၼ်း ဟူၼ်း
 yu Sekar, Piodalan kalanturang lan kamargiang sakadi patut,
 ဟူၼ်း ဟူၼ်း ဟူၼ်း ဟူၼ်း ဟူၼ်း ဟူၼ်း ဟူၼ်း ဟူၼ်း ဟူၼ်း ဟူၼ်း
 Nanging wantah Saingkup Kulawargannyane sanc keni Cuntaka.

ဟူၼ်း ဟူၼ်း
 Pawos 34

ဟူၼ်း ဟူၼ်း ဟူၼ်း ဟူၼ်း ဟူၼ်း ဟူၼ်း ဟူၼ်း ဟူၼ်း ဟူၼ်း ဟူၼ်း

(1) Atiwa-atiwa (pengabenan) kamargiang antuk :

ဟူၼ်း ဟူၼ်း ဟူၼ်း ဟူၼ်း ဟူၼ်း ဟူၼ်း ဟူၼ်း ဟူၼ်း ဟူၼ်း ဟူၼ်း

ha. Nyawa Resi (Nyuasta geni), santukan tan ngagah utawi

ဟူၼ်း ဟူၼ်း ဟူၼ်း ဟူၼ်း ဟူၼ်း ဟူၼ်း ဟူၼ်း ဟူၼ်း ဟူၼ်း ဟူၼ်း

manawi tan kekeniang.

ဟူၼ်း ဟူၼ်း ဟူၼ်း ဟူၼ်း ဟူၼ်း ဟူၼ်း ဟူၼ်း ဟူၼ်း ဟူၼ်း ဟူၼ်း

na. Sawa Prateka .

ဟူၼ်း ဟူၼ်း ဟူၼ်း ဟူၼ်း ဟူၼ်း ဟူၼ်း ဟူၼ်း ဟူၼ်း ဟူၼ်း ဟူၼ်း

ca. Asti Wedana.

ဟူၼ်း ဟူၼ်း ဟူၼ်း ဟူၼ်း ဟူၼ်း ဟူၼ်း ဟူၼ်း ဟူၼ်း ဟူၼ်း ဟူၼ်း

(2) Panemaya pangabenan wenten 2 pawos :

ဟူၼ်း ဟူၼ်း ဟူၼ်း ဟူၼ်း ဟူၼ်း ဟူၼ်း ဟူၼ်း ဟူၼ်း ဟူၼ်း ဟူၼ်း

ha. Ngaben Dadakan patch sekadi ring ajeng.

၈။ ကာကွယ်မူ

na. Ngaben Ngamasa .

၉။ ဘုရားအား ကာကွယ်ခြင်း နိဂုံးပေးပါရအံ့

(3) Dudonan pangabenan wenten Kalih Pawos luire :

၉။ ကာကွယ်ရေးအဖွဲ့အစည်း ပြုစုရာတွင် အားပေးပါရအံ့

ha. Ngaben Dadakan kalaksanayang pramangkin sajroning Abulan

ပိတောက်ရင်း

Pitung Rahina.

၈။ ကာကွယ်ရေးအဖွဲ့အစည်း ပြုစုရာတွင် အားပေးပါရအံ့

na. Ngaben Ngamasa Patut kalaksanayang olih Krama Desa, nangken

လိမ္မော်အဖွဲ့အစည်း ပြုစုရာတွင် အားပေးပါရအံ့

Lima /Dasa Warsa sadurung Panca Wali Krama ring Pura Agung

ကျောင်းတော်အဖွဲ့အစည်း

Besakih Manut Pararem.

၁။ ပဲခူးတိုင်း ကာကွယ်ရေးအဖွဲ့အစည်း ပြုစုရာတွင် အားပေးပါရအံ့

(4) Pamargin Pengabenan ngawit saking seda, ngeseng jantos nganyut,

မိသားစုအဖွဲ့အစည်း ပြုစုရာတွင် အားပေးပါရအံ့

Miwah Meajar-ajar, Ngingkup ngelantur ngalinggihang lan salantur

ကာကွယ်ရေးအဖွဲ့အစည်း

Nyane wenang sakama -kama.

၁။ ပဲခူးတိုင်း ကာကွယ်ရေးအဖွဲ့အစည်း ပြုစုရာတွင် အားပေးပါရအံ့

(5) Indik Tata Titi Pamargin Pitra Yadnya sampun nganutin Sastra Agama,

ឧបាសម្ពាយ

Dresta lan Pararem.

បញ្ចេញ ១៣

Palet 4

ហិក្ខិត្តាឡមយុត្ត

Indik Manusa Yadnya

ហុបាសិ ៣៤

Pawos 36

ក៏ ឡាឡមយុត្តហិក្ខិត្តាឡមយុត្ត បសារាឡ បសារាឡ បសារាឡ បសារាឡ បសារាឡ

(1) Manusa Yadnya inggih punika upacara-upakara Dharmaning Manusa

ក៏ បិទប្រកាសិ បិទប្រកាសិ បិទប្រកាសិ បិទប្រកាសិ បិទប្រកាសិ បិទប្រកាសិ

ngawit saking patemoning kama Bang kalawan kama Petak sajeroning

ក៏ គេក៏ គេក៏ គេក៏ គេក៏ គេក៏ គេក៏

garba, ngantos kalayu sekaran riwekas.

ក៏ បសារាឡ បសារាឡ បសារាឡ បសារាឡ បសារាឡ បសារាឡ

(2) Upacara kadi ring ajeng madudonan sakadi ring sor :

ហិក្ខិត្តាឡមយុត្ត ហិក្ខិត្តាឡមយុត្ត ហិក្ខិត្តាឡមយុត្ត ហិក្ខិត្តាឡមយុត្ត

ha. Magedong-gedongan duk pangerimpinian ibiang.

က။ ဟွန်ဂါးကေယာကေယာဗိဇာပါ။

na. Duk sang kamareka medal

ခ။ နီပူကမာဗိဇာပါ။

ca. Kepus Odel.

ဂ။ ဂဘာဂမုဟိဇာ။

ra. Roras Rahina.

က။ ဟွန်ဂါးကေယာကေယာဗိဇာပါ။

ka. Tutug kambuhan , Abulan Pitung Rahina.

ခ။ နီပူကမာဗိဇာပါ။

da. Nigang Sasihin.

ဟ။ ဟွန်ဂါးကေယာကေယာဗိဇာပါ။

ta. Pawetuan/oton/odalan (Nem Sasih).

မ။ ဟွန်ဂါးကေယာကေယာဗိဇာပါ။

sa. Tutug kelih (ngeraja wadone, ngembakin lanange)

ပ။ ဟွန်ဂါးကေယာကေယာဗိဇာပါ။

wa: Ngempugin Tumbuh Gigi.

လ။ ဟွန်ဂါးကေယာကေယာဗိဇာပါ။

la. Tanggal Gigi / maketus.

က။ ဟွန်ဂါးကေယာကေယာဗိဇာပါ။

ga. Matatah /Mapandes.

က။ ဟွန်ဂါးကေယာကေယာဗိဇာပါ။

ba. Mawiwaha / Masakapan.

၅၂၂ ပဏာဂူ ပဏာဂူ ဟိန္ဒူ နေပွဲ ဝါးပွဲ ဝါးပွဲ ဝါးပွဲ

(3) Upacara upakara inucap kamargiang nista, madya, utama

ဗာရုဇာ နှစ်သက် ဝါးပွဲ ပဏာဂူ ဝါးပွဲ

Manut Sastra Agama, Dresta lan Pararem.

၅၂၂ ပဏာဂူ ဝါးပွဲ ဝါးပွဲ ဝါးပွဲ ဝါးပွဲ

(4) Prade Wenten Rare Medal Kembar inggihan Buncing patut

ဗာရုဇာ ဝါးပွဲ ဝါးပွဲ ဝါးပွဲ ဝါးပွဲ ပဏာဂူ ပဏာဂူ

Katampenin sakadi patut manut Parikrama Upacara Upakara

ဗာရုဇာ နှစ်သက် ဝါးပွဲ ပဏာဂူ ဝါးပွဲ ဝါးပွဲ

Nganutin Sastra Agama, Dresta Lan Pararem Druwene tur Krama

ဟိန္ဒူ ဝါးပွဲ ဝါးပွဲ ဝါးပွဲ

Inucap Patut Mapahayu Raga.

ပဏာဂူ ၅၂၂

Palet 5

ဟိန္ဒူ ဝါးပွဲ

Indik Bhuta Yadnya

ပဏာဂူ ၅၂၂

Pawos 37

၅၂၂ ဝါးပွဲ ဝါးပွဲ ဝါးပွဲ ပဏာဂူ ပဏာဂူ ဝါးပွဲ ဝါးပွဲ

(1) Bhuta Yadnya inggih punika upacara upakara Biakala ring Pertiwi

၁။ နေပျာဏ်တရားရရှိသည့်ပုဂ္ဂိုလ်များကို ဝိသုဒ္ဓိပညာကို ပြောဆိုအားပေးရန်။

Kahyangan lan Sarwa Prani saha upacara-upacara ring Bebutan.

၂။ ဝိသုဒ္ဓိပညာကို ပြောဆိုအားပေးရန်။

(2) Upacara Pabiakala ring Sarwa Prani luire :

၃။ နေပျာဏ်တရားရရှိသည့်ပုဂ္ဂိုလ်များကို ဝိသုဒ္ဓိပညာကို ပြောဆိုအားပေးရန်။

ha. Ring sarwa Tumuwuh rikala Tumpek Pangatag (Saniscara
၄။ ဝိသုဒ္ဓိပညာကို ပြောဆိုအားပေးရန်။

Kliwon Wariga).

၅။ နေပျာဏ်တရားရရှိသည့်ပုဂ္ဂိုလ်များကို ဝိသုဒ္ဓိပညာကို ပြောဆိုအားပေးရန်။

na. Ring Sarwa ingon-ingon rikala Tumpek Kandang (Saniscara
၆။ ဝိသုဒ္ဓိပညာကို ပြောဆိုအားပေးရန်။

Kliwon Uye).

၇။ ဝိသုဒ္ဓိပညာကို ပြောဆိုအားပေးရန်။

ca. Upacara Pakala-kalan Manusa manut wiguna kabaos mabiakala.

၈။ ဝိသုဒ္ဓိပညာကို ပြောဆိုအားပေးရန်။

(3) Upacara pabiakala ring Pertiwi, Kahyangan lan Babutan

၉။ ဝိသုဒ္ဓိပညာကို ပြောဆိုအားပေးရန်။

kawastanin Macaru.

၁၀။ ဝိသုဒ္ဓိပညာကို ပြောဆိုအားပေးရန်။

(4) Pacaruan inucap ring ajeng Nista, Madya, Utama manut wiguna

၁၁။ ဝိသုဒ္ဓိပညာကို ပြောဆိုအားပေးရန်။

kadi ring sor puniki :

ဟါ။ ငါ့အမေ။

ha. Eka Sata

ခါ။ ပဏ္ဍိတမေ။

na. Panca Sata

ခါ။ ပဏ္ဍိတမေ။

ca. Panca Sanak

ဂါ။ ပုဆိုးက။

ra. Resi Gana.

ခါ။ ပဏ္ဍိတမေ။

ka. Panca Kelud

ခါ။ ကပ်ရေပူ။

da. Balik Sumpah.

ဟါ။ တောပူ။

ta. Tawur Agung.

၅။ မာရဘိရိသိကိဟိရိရဟုပရိရိဂူ ပဏ္ဍိတမေ။

(5) Sajawaning kadi ring ajeng kawentenang Upacara:

ဟါ။ မာရဘိရိသိကိဟိရိရဟုပရိရိဂူ ပဏ္ဍိတမေ။

ha. Majot-jotan utawi Yadnya Sesa nyabran wusan ngerateng.

ခါ။ မာရဘိရိသိကိဟိရိရဟုပရိရိဂူ ပဏ္ဍိတမေ။

na. Masapuh-sapuh rikala pacang wali ring Pura.

ဟိန္ဒူပုပ္ဖာကဏ္ဍိကမာကကသိဟိန္ဒူပုပ္ဖာကဏ္ဍိကမာ

Endag Surya benjangne sane kacihnayang antuk suaran Kulkul maka

သိဟိန္ဒူပုပ္ဖာကဏ္ဍိကမာ

cihna Pangembak.

၁။ သိဟိန္ဒူပုပ္ဖာကဏ္ဍိကမာကကသိဟိန္ဒူပုပ္ဖာကဏ္ဍိကမာ

(4) Sang mamurug kecaping ajeng, keni pamidanda manut pararem sane

ကလိယာယကဏ္ဍိကမာကကသိဟိန္ဒူပုပ္ဖာကဏ္ဍိကမာ

Kalaksanayang antuk Pecalang Desa/ Sambangan.

၂။ သိဟိန္ဒူပုပ္ဖာကဏ္ဍိကမာကကသိဟိန္ဒူပုပ္ဖာကဏ္ဍိကမာ

(5) Riwus rahina nyepi (Benjange) maka cihna Pangawit Icaka

သိဟိန္ဒူပုပ္ဖာကဏ္ဍိကမာကကသိဟိန္ဒူပုပ္ဖာကဏ္ဍိကမာ

Warsa patut soang-soang Krama Desa sami saling ngaksama

သိဟိန္ဒူပုပ္ဖာကဏ္ဍိကမာ

(Dharma Santhi).

ပဏ္ဍိတေသ္မာဂဏံ

PANCAMAS SARGAH

သုက္ခတေတေတေဟုဘဝါ

SUKERTA TATA PAWONGAN

ပဏ္ဍိတေသ္မာဂဏံ

Palet 1

ဟိန္ဒူစာပေပဏ္ဍိတေ

Indik Pawiwahan

ဟုဘဝါ

Pawos 39

ဏံ။ ပဏ္ဍိတေသ္မာဂဏံ ပဏ္ဍိတေသ္မာဂဏံ ပဏ္ဍိတေသ္မာဂဏံ ပဏ္ဍိတေသ္မာဂဏံ ပဏ္ဍိတေသ္မာဂဏံ

- (1) Pawiwahan inggih punika patemoning Purusa lan Predana malarapan
 ပဏ္ဍိတေသ္မာဂဏံ ပဏ္ဍိတေသ္မာဂဏံ ပဏ္ဍိတေသ္မာဂဏံ ပဏ္ဍိတေသ္မာဂဏံ ပဏ္ဍိတေသ္မာဂဏံ
 Panunggalan kahyun Suka Cita, kaduluṛin upasaksi Sakala Niskala.

ဏံ။ ပဏ္ဍိတေသ္မာဂဏံ ပဏ္ဍိတေသ္မာဂဏံ ပဏ္ဍိတေသ္မာဂဏံ

- (2) Pamargin pawiwahan luaripun :

ဟ။ ပဏ္ဍိတေသ္မာဂဏံ ပဏ္ဍိတေသ္မာဂဏံ ပဏ္ဍိတေသ္မာဂဏံ ပဏ္ဍိတေသ္မာဂဏံ

ha. Pepadikan, kamanggala antuk pakrunan/ Pawilangan.

ခ။ ဟုဘဝါ ဟုဘဝါ ဟုဘဝါ ဟုဘဝါ

na. Ngrorod, ngrangkat riin wawu mapawilangan.

သ။ ဟုဘဝါ ဟုဘဝါ ဟုဘဝါ ဟုဘဝါ

ca. Nyeburin utawi sentana nyeburin risampun nganutin Upacara

ပုဂ္ဂိုလ်အားပေးရန်အတွက်

Putrika (Rajeg Dalem).

ဤပုဂ္ဂိုလ်အားပေးရန်အတွက်

(3) Pidabdab sang pacang mawiwaha patut :

ဟ။ သယံဇာတကွဲပြားစွာ ပြုလုပ်ထားပြီး

ha. Sampun manggeh Deha Teruna prasida nganutin Undang-Undang

ပြန်လည်ပြန်လည်ကျင့်သုံးရန်

Perkawinan No. 1 Tahun 1974 miwah PP.No. 9

ကျင့်သုံးရန်

Tahun 1975.

ခ။ သက်တမ်းမပြည့်မီ

na. Sangkaning pada Suka/ Rena /tan kapaksa.

သ။ ယဉ်ကျေးမှုအရ

ca. Manut Kecaping Agama, tan Gamia Gamana miwah sane lianan.

က။ ကျင့်သုံးရန်

ra. Kasudi wadani prade pangambile sios agama.

ခ။ ကျင့်သုံးရန်

ka. Nguningayang ring Kelian Desa prade Pawiwahanc antuk

ပုဂ္ဂိုလ်အားပေးရန်

Papadikan.

၃။ ပုဂ္ဂိုလ်အားပေးရန်အတွက်

(4) Pamargin pawiwahan mangda nganutin Undang-undang Perkawinan

ပာဝါ ၄၁

Pawos 41

တေတေမာကတေတေခါး

Tata cara parabian :

တေတေမာကတေတေခါးပာဝါ ၄၁
ကတေတေမာကတေတေခါးပာဝါ ၄၁

(1) Sapa sira ugi pacang ngwarangang pakulawargan patut masadok

ကတေတေမာကတေတေခါးပာဝါ ၄၁

Ring Prajuru salanturnya prajuru maritatas, manut tan manut

ကတေတေမာကတေတေခါး

kakecap parabiane.

တေတေမာကတေတေခါးပာဝါ ၄၁

(2) Pamargin papadikan manut dudonan :

တေတေမာကတေတေခါးပာဝါ ၄၁

ha. Pakrunan jantos ping tiga, saha soang-soang malarapan :

တေတေမာကတေတေခါးပာဝါ ၄၁

1. Kapertama antuk Pasadok.

တေတေမာကတေတေခါးပာဝါ ၄၁

2. Kaping Kalih Mamadik larapan amatra.

တေတေမာကတေတေခါးပာဝါ ၄၁

3. Kaping Tiga Upacara Pebebasan.

တေတေမာကတေတေခါးပာဝါ ၄၁

na. Risampun mapragat raris sang istri kaajak budal ring pakubon

မိလိခိ၊ မဟာစာပေ၊ နက္ခိ၊ နက္ခိ၊ ပဿာပဏ္ဍိတ၊
sang lanang, saha kalanturang antuk upacara pabyakala
ပဏ္ဍိတမာရိ။

Pawiwahan.

၈။ ယဉ်ပုပ္ဖေယျ၊ မဟာစာပေ၊ နက္ခိ၊ နက္ခိ၊ ပဿာပဏ္ဍိတ၊ ပုပ္ဖေယျ။

ca. Mangda puput tumus Sekala Niskala, raris kulawarga purusa

ဗဟု၊ ပဏ္ဍိတမာရိ၊ ပုပ္ဖေယျ။

makta pejati ring merajan wadone.

၉။ ပုပ္ဖေယျ၊ ပုပ္ဖေယျ၊ ပုပ္ဖေယျ၊ ပုပ္ဖေယျ။

(3) Prade Ngerorod/ngrangkat patut :

၉။ ပုပ္ဖေယျ၊ ပုပ္ဖေယျ၊ ပုပ္ဖေယျ၊ ပုပ္ဖေယျ။

ha. Reraman lanange ngawentenang pamalaku antuk duta saksi,

မဟာစာပေ၊ နက္ခိ၊ နက္ခိ။

sakirangnya Kalih diri.

၉။ ပုပ္ဖေယျ၊ ပုပ္ဖေယျ၊ ပုပ္ဖေယျ၊ ပုပ္ဖေယျ။

na. Pagenahan antene tan kengin ring pakubon sang lanang

မဟာစာပေ၊ နက္ခိ၊ နက္ခိ။

sedereng mabiakala.

၉။ မဟာစာပေ၊ နက္ခိ၊ နက္ခိ။

(4) Sajeroning Pakrunan/pamelakuan patut :

၉။ မဟာစာပေ၊ နက္ခိ၊ နက္ခိ။

ha. Kamanggala antuk geng pengampura majeng ring reraman wadone.

၈။ အင်္ဂါကျွဲတော့ဘာမိန္ဒါအခါအိပ်ဟူ၍ပိပုဂံကမ္ဘာပုဂံ

na. Kaigumang baos indik pakidih utawi palegayan arep
ကိပ်ဟူမဟူအိပ်အိပ်အိပ်ဟူမဟူမဟူမဟူမဟူမဟူမဟူ
ring pasewakan sang ngidih saha dewasa Pakerab kambean
ကိပ်အိပ်။

riwekas.

၉။ အင်္ဂါကျွဲတော့ဘာမိန္ဒါအိပ်ဟူ၍ပိပုဂံအိပ်ဟူ၍ပိပုဂံ

ca. Kacihnayang indik kapurusa utawi prade sentana rajeg kejejerang,
အိပ်ဟူမဟူအိပ်ဟူမဟူအိပ်ဟူမဟူအိပ်ဟူမဟူအိပ်ဟူမဟူ
Kapatut ngidih anak lanang sane kabaos kategepin kamanggehang
အိပ်ဟူမဟူအိပ်ဟူမဟူ။

sentana nyeburin.

၁၀။ ပုဂံအိပ်ဟူ၍ပိပုဂံအိပ်ဟူ၍ပိပုဂံအိပ်ဟူ၍ပိပုဂံ

ra. Prade pejati tan katerima jantos ping tiga, pakrunan
အိပ်ဟူမဟူအိပ်ဟူမဟူအိပ်ဟူမဟူအိပ်ဟူမဟူအိပ်ဟူမဟူ။

kamargiang sakadi patut.

၁၁။ ပုဂံအိပ်ဟူ၍ပိပုဂံအိပ်ဟူ၍ပိပုဂံအိပ်ဟူ၍ပိပုဂံ

(5) Pakrab Kambean mapiteges upacara tinas apadang (puput) mapikuren
အိပ်ဟူမဟူအိပ်ဟူမဟူအိပ်ဟူမဟူအိပ်ဟူမဟူအိပ်ဟူမဟူ

Duaning manut sakadi ring sor :

၁။ အင်္ဂါကျွဲတော့ဘာမိန္ဒါအိပ်ဟူ၍ပိပုဂံအိပ်ဟူ၍ပိပုဂံ

ha Sajeroning kabaos ambe, kalaksanayang ring Niskala

ဟန္တုကမာကေပုယန္တိပုဒ်မိမိမဟ။

antuk sarana jajauman miwah Widhi Widhana.

၇။ ဂေပုယန္တိကမာကေပုယန္တိပုဒ်မိမိမဟ။

1. Jajauman pinaka Ngambe/ngadungan kayun soang-soang

ပကျပ်ပဲကေပုယန္တိပုဒ်မိမိမဟ။

pakulawargan wadone.

၈။ ပိမိမိမဟန္တိပုဒ်မိမိမဟ။

2. Widhi Widhana pinaka Pejati Niskala nunas wadone ring

ပပုဒ်မိမိမဟ။

pamrajan kamulannya.

၉။ မိမိမိမဟန္တိပုဒ်မိမိမဟ။

na. Sajeroning baos Kerab palaksana ring Sekala :

၇။ ဟန္တုကမာကေပုယန္တိပုဒ်မိမိမဟ။

1. Antuk Panyaksi krama Desa.

၈။ ပပုဒ်မိမိမဟန္တိပုဒ်မိမိမဟ။

2. Pamekas panyaksi Prajuru Desa saha ngilikitayang .

၉။ ဟန္တုကမာကေပုယန္တိပုဒ်မိမိမဟ။

(6) Yening wenten saking Dura Desa ngelaksanayang Alaki Rabi utawi

၇။ ဟန္တုကမာကေပုယန္တိပုဒ်မိမိမဟ။

Ngerorod, raris masayuban ring I Krama Desa druwene

၈။ ပပုဒ်မိမိမဟန္တိပုဒ်မိမိမဟ။

Kapatutang Krama Desa inucap masadok ring Prajuru Desa,

မကမူဗျါ။

Pararem.

မဉ္ဇတရါ၂၅၁

Palet 2

မိန္ဒိန္ဒုပိမာရါ

Indik Nyapian

မဟဘာဗျါ၂၃၅၁

Pawos 42

ကၢ။ မပိမဟာရဗျမိဉ္ဇကမ္ပူမခဲမဟကမလၢမပမဟကဗျါ

(1) Pawiwahan prasida kawusanang malarapan palas marabian

ဟူဗေမိမိပိဒုမိက္ခဏိယမာ။

utawi silih sinunggil seda.

ဣ။ ပုမာဉ္ဇပိက္ခဏိယမာဉ္ဇကမ္ပူမိပိဒုမိက္ခဏိယမာပိဉ္ဇကမ္ပူမာ။

(2) Wusan mapikuren riantukan silih sinunggil lina mapiteges Balu,

မာခဲမိကမ္ပူမခဲမိန္ဒိမာ။

makadi Balu Lanang lan Istri.

ဣ။ မဟမာဉ္ဇကဗျမိဉ္ဇကမ္ပူမခဲမိန္ဒိမာပိဉ္ဇကမ္ပူမာ။

(3) Palas marabian inggih punika sangkaning mawiwit wicara.

ဟဟဟဟဟဟ

Pawos 43

ဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟ

(1) Tata cara palas marabian sakadi ring sor :

ဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟ

ha. Nawur prabeya pasaksi sinalih tunggil sami matenga;

ဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟ

na. Pagunakayan polih pahan pada.

ဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟ

ca. Pabekel, tatadan soang-soang kakuasa niri-niri miwah

ဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟ

warisan kakuasa antuk purusa.

ဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟ

ra. Ngawuruhin miwah ngupajiwana pratisentana manut swadharma

ဟဟဟဟဟဟဟဟ

Guru Rupaka.

ဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟ

(2) Prade riwekas sang palas kacihnan adung malih, patut :

ဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟ

ha. Ngamargiang pawiwahan malih;

ဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟ

na. Kadanda nikel saking palase.

ဤ။ သဘောတရားအရ သိလျက်မှားယွင်းစွာ ဟောပြောခြင်း ဖြစ်ပေသည်။

(3) Sajeroning palase melantaran wicara utawi pada lila, prade
 မိမိတို့အတွက် ကျေးဇူးတင်စွာ ဟောပြောခြင်း ဖြစ်ပေသည်။
 Istrin Mobot/ Mandeg, Sang Lanang kapatutang ngupa jiwa
 ငါ့အတွက် မိမိတို့အတွက် သိလျက်မှားယွင်းစွာ ဟောပြောခြင်း ဖြစ်ပေသည်။

Jantos Sang Istri Ngembasang Putra, ngantos anake alit mabelas.

ပုဂံ ၃၃၁

Pawos 44

ဤ။ သိလျက်မှားယွင်းစွာ ဟောပြောခြင်း

(1) Sang balu kabinayang dados :

ဟ။ ကျားသားမိခင်မရှိသူ အဖေမဲ့သား ဟောပြောခြင်း ဖြစ်ပေသည်။

ha. Balu luh wit sentana (sentana rajeg) miwah balu luh boya sentana;

က။ ကျားသားမိခင်မရှိသူ အဖေမဲ့သား ဟောပြောခြင်း ဖြစ်ပေသည်။

na. Balu muani kapurusa (wit sentana) kapurusa miwah balu
 ယွမ်းတိုင်ကိုင်မိခင်မရှိသူ အဖေမဲ့သား ဟောပြောခြင်း ဖြစ်ပေသည်။

muani nyeburin (boya sentana nyeburin).

ဤ။ ယွမ်းတိုင်ကိုင်မိခင်မရှိသူ အဖေမဲ့သား ဟောပြောခြင်း

(2) Swadharmaning balu inucap patut :

ဟ။ ကျားသားမိခင်မရှိသူ အဖေမဲ့သား ဟောပြောခြင်း ဖြစ်ပေသည်။

ha. Ngamanggehang patibrata, tan kengin ngamargiang paradara/

ဗြဟ္မိဗျာဓိ။

drati krama.

၈။ ကျွဲပမသံပကိဗ္ဗာရဏမ၊ ဖန္ဒုကုဗ္ဗာရဏမ၊ နဂါဒကုဗ္ဗာရဏမ၊

na. Nguwasayang waris gunakaya, tan dados ngadol, ngadchang, ဝါရီသိသံပကိဗ္ဗာရဏမ၊ ဖန္ဒုကုဗ္ဗာရဏမ၊ နဂါဒကုဗ္ဗာရဏမ၊

makidihang lan siosan punika, sajawaning kabcbasang sakeng

ပျာဗ္ဗုဗြဟ္မိဗျာဓိ၊ ဝါရီသိသံပကိဗ္ဗာရဏမ၊ ဖန္ဒုကုဗ္ဗာရဏမ၊

pianak utawi kulawarga pinih tampek saking parabine prade

ကုဗ္ဗာရဏမ၊ ဖန္ဒုကုဗ္ဗာရဏမ၊ နဂါဒကုဗ္ဗာရဏမ။

okane kantun alit-alit.

၉။ ကင်္ဂင်္ဂါဒိသိသံပကိဗ္ဗာရဏမ၊ ဖန္ဒုကုဗ္ဗာရဏမ၊ နဂါဒကုဗ္ဗာရဏမ။

ca. Kengin ngidih sentana prade wenten pidabdab sadurung

သိသံပကိဗ္ဗာရဏမ၊ ဖန္ဒုကုဗ္ဗာရဏမ၊ နဂါဒကုဗ္ဗာရဏမ။

sinalih tunggil lina, saha kabebasan antuk kulawarga

သိသံပကိဗ္ဗာရဏမ။

sinanggeh purusa.

၁၀။ ကင်္ဂင်္ဂါဒိသိသံပကိဗ္ဗာရဏမ၊ ဖန္ဒုကုဗ္ဗာရဏမ၊ နဂါဒကုဗ္ဗာရဏမ။

ra. Kawenangang mawiwaha malih.

၁၁။ ကင်္ဂင်္ဂါဒိသိသံပကိဗ္ဗာရဏမ၊ ဖန္ဒုကုဗ္ဗာရဏမ၊ နဂါဒကုဗ္ဗာရဏမ။

(3) Balu kaucap tan pageh sakadi ring sor :

၁၂။ ဗြဟ္မိဗျာဓိ၊ ဝါရီသိသံပကိဗ္ဗာရဏမ၊ ဖန္ဒုကုဗ္ဗာရဏမ၊ နဂါဒကုဗ္ဗာရဏမ။

ha. Drati krama utawi paradara.

ကံ ပဟေတု။

kapatut.

၅။ ပြာဏံ ဝိပဿန္တိ ဝိပဿန္တိ ဝိပဿန္တိ ဝိပဿန္တိ ဝိပဿန္တိ။

(3) Prade pawiwahan tan ngwetuang sentana kengin ngidih sentana
ဟေတု ဝိပဿန္တိ ဝိပဿန္တိ ဝိပဿန္တိ ဝိပဿန္တိ ဝိပဿန္တိ။

antuk upasaksi sakala niskala sane kawastanin sentana paperasan.

၆။ ပြာဏံ ဝိပဿန္တိ ဝိပဿန္တိ ဝိပဿန္တိ ဝိပဿန္တိ ဝိပဿန္တိ။

(4) Prade pawiwahan tan kapatut ngwetuang sentana, mangda tan
ကံ ပဟေတု ဝိပဿန္တိ ဝိပဿန္တိ ဝိပဿန္တိ ဝိပဿန္တိ ဝိပဿန္တိ။

kantun kawastanin babinjat utawi astra patut kamanggala antuk
ပကာတန္တိ။

panyanggaskara.

၇။ ဝိပဿန္တိ ဝိပဿန္တိ ဝိပဿန္တိ ဝိပဿန္တိ ဝိပဿန္တိ။

(5) Sentana rajeg inggih punika, prati sentana wadon (pradana)
မာယာ ဝိပဿန္တိ ဝိပဿန္တိ ဝိပဿန္တိ ဝိပဿန္တိ ဝိပဿန္တိ။

sane kamanggehang lanang (Purusa) tur sampun ngalaksanayang

ဝိပဿန္တိ ဝိပဿန္တိ ဝိပဿန္တိ။

pawiwahan, nyeburin.

၈။ မာယာ ဝိပဿန္တိ ဝိပဿန္တိ ဝိပဿန္တိ ဝိပဿန္တိ ဝိပဿန္တိ။

(6) Sang sane kaarsayang sentana rajeg inucap inggih punika:

ဟေတု ဝိပဿန္တိ ဝိပဿန္တိ ဝိပဿန္တိ ဝိပဿန္တိ ဝိပဿန္တိ။

ha. Prati sentana wadon tunggal utawi silih sinunggil pratisentana

ဘၣ်ဃာၣ်တၢ်ခၢၣ်မၤပၤတၢ်မၤန့ၣ်တၢ်မၤတၢ်တၢ်

wadon yaning makasami pratisentana wadon.

၁။ နၢၣ်ပၤတၢ်မၤတၢ်တၢ်မၤတၢ်တၢ်မၤတၢ်တၢ်

na. Sampun kamanggehang dados pratisentana (purusa);

၂။ နၢၣ်ပၤတၢ်မၤတၢ်တၢ်မၤတၢ်တၢ်မၤတၢ်တၢ်

ca. Kapawiwahan kaceburin, kautsahayang antuk jadma

မၤတၢ်တၢ်မၤတၢ်တၢ်မၤတၢ်တၢ်

sane maagama ngelaksanayang pamarisuda raga

မၤတၢ်တၢ်မၤတၢ်တၢ်

utawi Sudhi Wadani.

၃။ မၤတၢ်တၢ်မၤတၢ်တၢ်မၤတၢ်တၢ်

ra. Sane manggehang sentana rajeg patut mapasadok ring

မၤတၢ်တၢ်မၤတၢ်တၢ်မၤတၢ်တၢ်

I Prajuru Desa tur Kelian Desa patut nyiarang utawi

မၤတၢ်တၢ်မၤတၢ်တၢ်

Ngenterang Ring Paruman Desa.

ဘၣ်ဃာၣ်တၢ်ခၢၣ်မၤပၤတၢ်မၤန့ၣ်တၢ်မၤတၢ်တၢ်

Pawos 46

၄။ နၢၣ်ပၤတၢ်မၤတၢ်တၢ်မၤတၢ်တၢ်

(1) Ngangkat sentana manut dudonan patut makacihna arta

ဤပထမိကမာရုဂကရတမာရဉ္စေတိဗ္ဗာဏံ။

brana pamerasan sane kasaksiang sakala niskala.

ဤ။ သပမိကဟူဂိတုဗမာဉ္စေတိဗ္ဗာဏံ။

- (2) Sapa sira ugi krama pacang ngidih sentana patut masadok
ဂိတိဗ္ဗာဏံဗိဟာဂုဋ္ဌာဏမာရုဂကရတမာရဉ္စေတိဗ္ဗာဏံ။

ring Kelian Desa sanistane Asasih sadurung pamerasan.

ဤ။ ဂိတိဗ္ဗာဏံဗိဟာဂုဋ္ဌာဏမာရုဂကရတမာရဉ္စေတိဗ္ဗာဏံ။

- (3) Kelian Desa nguningayang/ nyiarang ring sawidangan desa,
သပမိကဟူဂိတုဗမာဉ္စေတိဗ္ဗာဏံဗိဟာဂုဋ္ဌာဏမာရုဂကရတမာရဉ္စေတိဗ္ဗာဏံ။

sang sapa sira ugi rumasa tan lila mangda masngker Kalih Wuku
မာရုဂကရတမာရဉ္စေတိဗ္ဗာဏံဗိဟာဂုဋ္ဌာဏမာရုဂကရတမာရဉ္စေတိဗ္ဗာဏံ။

sadurung pamerasan masadok ring Kelian Desa.

၁။ ပုဂ္ဂိုလ်တို့သည် သူတို့၏ နိမိတ်များကို သိရှိရန် အားထုတ်ပါ။

- (4) Prajuru Desa digelis maosin saha ngicenin pamutus
နိမိတ်များကို သိရှိရန် အားထုတ်ပါ။

nepek ring Catur Dresta miwah Pararem.

၁။ ပုဂ္ဂိုလ်တို့သည် သူတို့၏ နိမိတ်များကို သိရှိရန် အားထုတ်ပါ။

- (5) Prade sulur paperasan tan marut kecaping ajeng, Prajuru Desa
ဝိတိဗ္ဗာဏံဗိဟာဂုဋ္ဌာဏမာရုဂကရတမာရဉ္စေတိဗ္ဗာဏံ။

wenang ngandeg sang pacang makarya, saha ngicenin pamutus

မာရုဂကရတမာရဉ္စေတိဗ္ဗာဏံဗိဟာဂုဋ္ဌာဏမာရုဂကရတမာရဉ္စေတိဗ္ဗာဏံ။

mangda kapuputang riin bebaosan sulur utawi wicarania.

ပာဝေ ၄၇

Pawos 47

၁။ ပာဝေ ၄၇ ။ ပာဝေ ၄၇ ။ ပာဝေ ၄၇ ။ ပာဝေ ၄၇ ။

(1) Pamerasan sane kpatut ring Desa risampun makacihna :

၁။ ပာဝေ ၄၇ ။ ပာဝေ ၄၇ ။

ha. Widhi widana pamerasan

၂။ ပာဝေ ၄၇ ။ ပာဝေ ၄၇ ။ ပာဝေ ၄၇ ။ ပာဝေ ၄၇ ။

na. Kasaksinin antuk Prajuru Desa sane makelingang

၃။ ပာဝေ ၄၇ ။ ပာဝေ ၄၇ ။

Utawi ngilikitayang.

၄။ ပာဝေ ၄၇ ။ ပာဝေ ၄၇ ။ ပာဝေ ၄၇ ။

ca. Kasiarang ring wewidangan desane.

၅။ ပာဝေ ၄၇ ။ ပာဝေ ၄၇ ။ ပာဝေ ၄၇ ။ ပာဝေ ၄၇ ။

ra. Nunas Ilikita ring Sang Rumawos (Pengadilan Negeri)

၆။ ပာဝေ ၄၇ ။ ပာဝေ ၄၇ ။ ပာဝေ ၄၇ ။ ပာဝေ ၄၇ ။

(2) Sane kpatut peras anggen sentana kadi ring sor :

၁။ ပာဝေ ၄၇ ။ ပာဝေ ၄၇ ။

ha. Jadma magama Hindu

၂။ ပာဝေ ၄၇ ။ ပာဝေ ၄၇ ။ ပာဝေ ၄၇ ။ ပာဝေ ၄၇ ။

na. Kulawarga saking purusa, prade tan wenten kengin saking

၃။ ပာဝေ ၄၇ ။ ပာဝေ ၄၇ ။ ပာဝေ ၄၇ ။ ပာဝေ ၄၇ ။

wadon, yening taler tan wenten wawu sakama- kama .

၇။ ကၢၣ်တၢ်မၤမၤပၤမၤဆိၣ်မၤမၤတၢ်ပၤပၤပၤပၤပၤပၤ

ra. Kautamayang saking waris Pancer Purusa.

၈။ မိၤကၢၣ်ပၤ

ka. Sinalih tunggil mawiwit saking kulawarga tunggal sinanggeh

ဟံၣ်ပၤ

utawi mrajan, paibon lan dadia utawi ngambil anak

မိၤမၤ

Sios Sakewanten sane magama Hindu.

၉။ ကၢၣ်တၢ်မၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤ

(3) Kengin ngangkat sentana langkung ring adiri, Lanang wiadin Wadon.

မၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤ

Palet 4

မိၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤ

Indik Warisan

မၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤ

Pawos 48

၁။ မိၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤ

(1) Warisan inggih punika tetamian Arta Brana saha ayah-ayahan ngupadi

ကၢၣ်တၢ်မၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤ

Kasukertan Sekala Niskala saking kaluhurania arep ring turunania.

ဤစာဆိုကဏ္ဍကို ဟုတ်စွာ ဖတ်ရှုပါ။

(2) Kang sinanggeh warisan luire :

ဟူ၍ ဟုတ်စွာ ဖတ်ရှုပါ။

ha. Due tengah makadi tegal ayahan desa, Kahyangan,

ဟူ၍ ဟုတ်စွာ ဖတ်ရှုပါ။

Pusaka, Siwa Karana, lan sane siosan.

ဤစာဆိုကဏ္ဍကို ဖတ်ရှုပါ။

na. Pagunakayan, Tatadan/Jiwa Dana, Hutaing piutang.

ဤစာဆိုကဏ္ဍကို ဖတ်ရှုပါ။

(3) Wawu kengin kabaos warisan prade wenten :

ဟူ၍ ဟုတ်စွာ ဖတ်ရှုပါ။

ha. Sang mapiturun (pawaris)

ဤစာဆိုကဏ္ဍကို ဖတ်ရှုပါ။

na. Katurunan (ahli waris)

ဟူ၍ ဟုတ်စွာ ဖတ်ရှုပါ။

ca. Arta Brana Tategenan (Ayah-ayahan) makacihna Warisan.

ဟူ၍ ဟုတ်စွာ ဖတ်ရှုပါ။

Pawos 49

ဤစာဆိုကဏ္ဍကို ဖတ်ရှုပါ။

(1) Ahli waris luire :

ဟ။ ပြုစုစီမံခန့်ခွဲမှုပုံစံ။

ha. Prati Sentana Purusa

ခ။ ပြုစုစီမံခန့်ခွဲမှုပုံစံ၊ ပြုစုစီမံခန့်ခွဲမှုပုံစံ။

na. Prati Sentana Pradana (sentana rajeg)

ဆ။ ပြုစုစီမံခန့်ခွဲမှုပုံစံ၊ ပြုစုစီမံခန့်ခွဲမှုပုံစံ။

ca. Sentana paperasan lanang/wadon.

ဣ။ ပြုစုစီမံခန့်ခွဲမှုပုံစံ၊ ပြုစုစီမံခန့်ခွဲမှုပုံစံ၊ ပြုစုစီမံခန့်ခွဲမှုပုံစံ။

(2) Prade tan wenten sakadi ring ajeng kang sinanggeah ahli waris :

ဟ။ ပြုစုစီမံခန့်ခွဲမှုပုံစံ၊ ပြုစုစီမံခန့်ခွဲမှုပုံစံ၊ ပြုစုစီမံခန့်ခွဲမှုပုံစံ။

ha. Turunan Purusa pernah ngunggahang makadi : rerama lanang,

ပြုစုစီမံခန့်ခွဲမှုပုံစံ၊ ပြုစုစီမံခန့်ခွဲမှုပုံစံ။

pekak salanturnia Rerama misan mindon.

ခ။ ပြုစုစီမံခန့်ခွဲမှုပုံစံ၊ ပြုစုစီမံခန့်ခွဲမှုပုံစံ၊ ပြုစုစီမံခန့်ခွဲမှုပုံစံ။

na. Turunan Purusa pernah kasamping makadi kaponakan

ပြုစုစီမံခန့်ခွဲမှုပုံစံ၊ ပြုစုစီမံခန့်ခွဲမှုပုံစံ။

dimisan miwah mindon.

ဣ။ ပြုစုစီမံခန့်ခွဲမှုပုံစံ၊ ပြုစုစီမံခန့်ခွဲမှုပုံစံ။

(3) Swadarmaning ahli waris patut :

ဟ။ ပြုစုစီမံခန့်ခွဲမှုပုံစံ၊ ပြုစုစီမံခန့်ခွဲမှုပုံစံ၊ ပြုစုစီမံခန့်ခွဲမှုပုံစံ။

ha. Nerima saha ngutsahayang tetamian pahan kaluhurania,

ပြုစုစီမံခန့်ခွဲမှုပုံစံ၊ ပြုစုစီမံခန့်ခွဲမှုပုံစံ၊ ပြုစုစီမံခန့်ခွဲမှုပုံစံ။

makadi ngempon Sanggah, Mrajan, Pura saha pangupakarani

ကျွန်တို့အဖို့၊ ဗဟုဝန်၊ သဘောပညာပေး။

buntas katawur, wawu warisan dadod kapah.

၂။ ဗဟုဝန်၊ ဗဟုဝန်၊ သဘောပညာပေး။

- (2) Para ahli waris sami polih pahan sangkaning pagunakaya,

သဘောပညာပေး၊ ဗဟုဝန်၊ သဘောပညာပေး။

sajawaning karang/tegal ayahan desa kaemong antuk ahli waris kang

သိကဏ္ဍိယ၊ ဗဟုဝန်။

sinanggeh krama ngarep.

၃။ သိကဏ္ဍိယ၊ ဗဟုဝန်၊ သဘောပညာပေး။

- (3) Sinalih tunggil ahli waris kengin tan polih pahan prade :

ဟ။ သိကဏ္ဍိယ၊ ဗဟုဝန်။

ha. Nilar kawitan lan Sesananing Agama

၃။ သိကဏ္ဍိယ၊ ဗဟုဝန်၊ သဘောပညာပေး။

na. Alpaka Guru Rupaka, sesampun wenten Bhisama/ Surat

သိကဏ္ဍိယ၊ ဗဟုဝန်။

Wasiat saking Sang sinanggeh Patut.

၄။ သိကဏ္ဍိယ၊ ဗဟုဝန်၊ သဘောပညာပေး။

ca. Sentana rajeg kesah mawiwaha utawi pratisentana nyeburin

၃။ သိကဏ္ဍိယ၊ ဗဟုဝန်၊ သဘောပညာပေး။

soang-soang kabaos Ninggal Kadaton.

၅။ သိကဏ္ဍိယ၊ ဗဟုဝန်၊ သဘောပညာပေး။

- (4) Boya ahli waris, kengin muponin hasil anut dudonan, luire :

ဟ။ မိန္ဒာစကားအားလုံးကို ဝိပဿနာအားဖြင့် သိမြင်ပေ။

ha. Sentana Wadon selami dereng kesali mawiwaha.

က။ ကျွန်ုပ်တို့၏ နှစ်ဦးစွာ အားလုံးကို သိမြင်ပေ။

na. Balu Wadon wiadin Lanang nyeburin (soang-soang

ကောယမိန္ဒာ။

boya Sentana.

၁။ မိဘအား မိမိ၏ နှစ်ဦးစွာ အားလုံးကို သိမြင်ပေ။

(5) Pewaris kengin mapeweweh rikala maurip pinaka Jiwa

အားလုံးကို သိမြင်ပေ။ မိမိ၏ နှစ်ဦးစွာ အားလုံးကို သိမြင်ပေ။

Dana, tatadan/bekel, makacihna paweweh tetep ring okane

မိမိ၏ နှစ်ဦးစွာ အားလုံးကို သိမြင်ပေ။

Sane kesah mawiwaha.

ဟ။ မိမိ၏ နှစ်ဦးစွာ အားလုံးကို သိမြင်ပေ။

Pawos 51

က။ မိမိ၏ နှစ်ဦးစွာ အားလုံးကို သိမြင်ပေ။

(1) Prade sajroning pakulawargan wenten ahli waris langkungan ring

ဟ။ မိမိ၏ နှစ်ဦးစွာ အားလုံးကို သိမြင်ပေ။

ring adiri patut :

ဟ။ ကျွန်ုပ်တို့၏ နှစ်ဦးစွာ အားလုံးကို သိမြင်ပေ။

ha. Kawntenang paigum indik pedum waris inucap.

က။ ယူရူဇာပုသိန္ဓုကေတုကမိဗေတိဗျူကဗြိန္တိဗေဒကေ။

na. Yan tan prasida katunasang tatimbangan ring Kerta Desa

သ။ ပျာဒကေတုကဗြိန္တိဗေဒကမိဗေဒကေ။

ca. Prade taler wenten cumpu ring panepas Kerta Desa, kengin

ကေတုကမိဗေဒကေတုကမိဗေဒကေ။

katunasang ring Sang Rumaos (Pengadilan Negeri).

ဣ။ ပျာဒကေတုကဗြိန္တိဗေဒကမိဗေဒကေ။

(2) Prade karang inucap kaputungan, patut Prajuru Desa nibakang ring:

ဟ။ သိသိကဗြိန္တိဗေဒကမိဗေဒကေ။

ha. Sang sinanggeh ahli waris.

က။ သိသိကဗြိန္တိဗေဒကမိဗေဒကေ။

na. Sang kengin anggen sentana .

ဣ။ ပျာဒကေတုကဗြိန္တိဗေဒကမိဗေဒကေ။

(3) Prade jantos karang desa kepah utawi kasepih, patut soang-soang

ကေတုကမိဗေဒကေတုကမိဗေဒကေ။

nedunin makrama Desa Ngarep.

၁၃၃

မသ္မိယံကံ

SASTIAS SARGAH

မုက္ခမာတေပက္ခမာတေ

SUKERTHA TATA PALEMAHAN

ပက္ခမာတေ

Palet 1

၁၈၂

Bhaya

ပက္ခမာတေ

Pawos 52

ကံ၊ မိန္ဒိန္ဒယပျိကံ၊ ဝိပက္ခမာ၊ ဝိပက္ခမာ၊ ပက္ခမာတေ

(1) Parindik Baya luire : Jiwa Bhaya, Artha Bhaya (kepandangan),

ဝိပက္ခမာတေ

Miwah dura cara ring agama.

ကံ၊ မိန္ဒိန္ဒယပက္ခမာတေ၊ ပက္ခမာတေ၊ ပက္ခမာတေ၊ ပက္ခမာတေ

(2) Sang manggihin kahanan Panca Bhaya, patut nepak kulkul bulus

မိပက္ခမာ

mapitulung.

ကံ၊ ပက္ခမာတေ၊ ပက္ခမာတေ၊ ပက္ခမာတေ၊ ပက္ခမာတေ

(3) Prade ring desa kahanan Jiwa Bhaya, patut desane ngaturang.

ပက္ခမာတေ

Bhuta Yadnya manut Dresta tur sang mayanin katur ring

សំពេចនិរតិ

Sang Ngawawenang

១ ប្រាហ្មណ៍ ប្រាហ្មណ៍ ប្រាហ្មណ៍ ប្រាហ្មណ៍ ប្រាហ្មណ៍ ប្រាហ្មណ៍ ប្រាហ្មណ៍ ប្រាហ្មណ៍ ប្រាហ្មណ៍ ប្រាហ្មណ៍

(4) Prade wenten jatma mamisuh utawi nguman-uman jatma sios,
នាតិ នាតិ នាតិ នាតិ នាតិ នាតិ នាតិ នាតិ នាតិ នាតិ

kakenenin pamidanda beya pacamil manut Pararem.

១ រិក្ខា សាប៊ា សាប៊ា សាប៊ា សាប៊ា សាប៊ា សាប៊ា សាប៊ា សាប៊ា សាប៊ា

(5) Ring soang-soang Paumahan mangda wenten Kulkul, kagebug masuara
ក្បួន ក្បួន ក្បួន ក្បួន ក្បួន ក្បួន ក្បួន ក្បួន ក្បួន ក្បួន

Bulus yening keni Kapanca Bhaya.

ហុប្បាសិ ១៣

Pawos 53

៣ សំពេចនិរតិ ប្រាហ្មណ៍ ប្រាហ្មណ៍ ប្រាហ្មណ៍ ប្រាហ្មណ៍ ប្រាហ្មណ៍

(1) Sang manggihin kahanan Artha Bhaya (kemalingan)

ប្រាហ្មណ៍ ប្រាហ្មណ៍ ប្រាហ្មណ៍ ប្រាហ្មណ៍ ប្រាហ្មណ៍ ប្រាហ្មណ៍ ប្រាហ្មណ៍ ប្រាហ្មណ៍ ប្រាហ្មណ៍ ប្រាហ្មណ៍

patut ngulkul mapitulung utawi sang kamalingan atur supeksa ring

ប្រាហ្មណ៍ ប្រាហ្មណ៍ ប្រាហ្មណ៍ ប្រាហ្មណ៍ ប្រាហ្មណ៍ ប្រាហ្មណ៍ ប្រាហ្មណ៍ ប្រាហ្មណ៍ ប្រាហ្មណ៍ ប្រាហ្មណ៍

Prajuru desa sane pacang nandain saha mawuwuh panyangaskara

ប្រាហ្មណ៍ ប្រាហ្មណ៍ ប្រាហ្មណ៍ ប្រាហ្មណ៍ ប្រាហ្មណ៍ ប្រាហ្មណ៍ ប្រាហ្មណ៍ ប្រាហ្មណ៍ ប្រាហ្មណ៍ ប្រាហ្មណ៍

prade wenten jatma ngamaling barang sinanggeh suci.

၅၅ ပြုစုပေးကြားဟောစာတော်တော်အားဖြင့် ပြုစုပေး

(2) Pratingkah mapailon ring Dusta kabawos saruron, prade

၅၅ ပြုစုပေးကြားဟောစာတော်တော်အားဖြင့် ပြုစုပေး

wenten jatma manggihin maling tan nyadokang ring Prajuru jantos

၅၅ ပြုစုပေးကြားဟောစာတော်တော်အားဖြင့် ပြုစုပေး

jantos jatma sios nyaduang, patut kadanda kadi dandaning maling

၅၅ ပြုစုပေးကြားဟောစာတော်တော်အားဖြင့် ပြုစုပေး

sakueh pangargan wit inucap, tur prade jantos ping tiga malaksana

၅၅ ပြုစုပေးကြားဟောစာတော်တော်အားဖြင့် ပြုစုပေး

asapunika wenang kasukscrach ring Sang ngawawenang.

၅၅ ပြုစုပေးကြားဟောစာတော်တော်အားဖြင့် ပြုစုပေး

(3) Yening Dusta punika jantos pinh Kalih ngelaksanayang paridabdab

၅၅ ပြုစုပေးကြားဟောစာတော်တော်အားဖြင့် ပြုစုပေး

Utawi maprawerti sekadi inucap ring ajeng wcnang kanorayang

၅၅ ပြုစုပေးကြားဟောစာတော်တော်အားဖြင့် ပြုစုပေး

Yan prade Krama Desa, yan pet prade jadma sios wenang

၅၅ ပြုစုပေးကြားဟောစာတော်တော်အားဖြင့် ပြုစုပေး

Kasukscrach ring Sang Ngawawenang.

၅၅ ပြုစုပေးကြားဟောစာတော်တော်အားဖြင့် ပြုစုပေး

(4) Prade wenten jatma ngrereh reramon daun kelapa, ron,

၅၅ ပြုစုပေးကြားဟောစာတော်တော်အားဖြင့် ပြုစုပေး

tan pasadok ring sang nruwenang, prade kacunduk (ketara)

ပဗျဉ္ဇာမဏ္ဍိကောသိမဏ္ဍိကိယဗိ။

patut kadanda kadi dandaning maling.

၅။ ယဉ်းကပ်သောအခါ ယဉ်းကပ်သောအခါ ယဉ်းကပ်သောအခါ

(5) Yening wenten jatma ngranjing pakubon wiadin pakarangan

ကိစ္စတစ်ခုခု ပေါ်ပေါက်လာပါက ကိစ္စတစ်ခုခု ပေါ်ပေါက်လာပါက

Rikala suwung mawastu sang madruwe karang kaicalan, wenang
အထူးတော်လှန်ရေးအဖွဲ့၏ ဝန်ထမ်းများက အဖွဲ့ဝင်များက

jatma inucap katuwekang antuk madewa saksi ring Pura Desa.

၆။ မိမိတို့အဖွဲ့၏ ဝန်ထမ်းများက အဖွဲ့ဝင်များက အဖွဲ့ဝင်များက

(6) Mangda tan katuwekang manut ring ajeng, asing-asing ngaranjingin

ကျွန်ုပ်တို့အဖွဲ့၏ ဝန်ထမ်းများက အဖွဲ့ဝင်များက

kubon jatma sios patut :

ဟ။ မိမိတို့အဖွဲ့၏ ဝန်ထမ်းများက အဖွဲ့ဝင်များက

ha. Matengeran suara (makaukan)

က။ ကျွန်ုပ်တို့အဖွဲ့၏ ဝန်ထမ်းများက အဖွဲ့ဝင်များက

na. Nyantos sang nruwenang karang rawuh utawi masadok

ကိစ္စတစ်ခုခု ပေါ်ပေါက်လာပါက ကိစ္စတစ်ခုခု ပေါ်ပေါက်လာပါက

ring pangapit pinih tampek, maka buatan pangranjinge.

မ။ မိမိတို့အဖွဲ့၏ ဝန်ထမ်းများက အဖွဲ့ဝင်များက

ca. Pamedal karangnia kasawenin, makacihna pangarah rikala suwung

မ။ မိမိတို့အဖွဲ့၏ ဝန်ထမ်းများက အဖွဲ့ဝင်များက

(7) Prade Wenten Baya mawiwit saking HIV/AIDS, Flu Burung,

၁။ ဘီရိယာပူဇော်ပွဲကို ပြုလုပ်ရာတွင် ဘီရိယာပူဇော်ပွဲကို ပြုလုပ်ရာတွင်
 Rabies Lan sapanunggilanya patut katetesin oleh Krama Desa
 သမားတို့သည် ဘီရိယာပူဇော်ပွဲကို ပြုလုပ်ရာတွင်
 Saha gelis Kauningang majeng ring I Guru Wisesa.

ပုဏ္ဏား

Palet 2

ကော့ဟိုရ်ဂေါ့ဟိုရ်

Karang, Tegal Lan Carik

ပုဏ္ဏား

Pawos 54

၂။ ဘီရိယာပူဇော်ပွဲကို ပြုလုပ်ရာတွင် ဘီရိယာပူဇော်ပွဲကို ပြုလုပ်ရာတွင်

(1) Krama Desa pangemong karang Desa patut ngawatesin karang

ဘီရိယာပူဇော်ပွဲကို ပြုလုပ်ရာတွင် ဘီရိယာပူဇော်ပွဲကို ပြုလုပ်ရာတွင်

inucap antuk pagehan/ Turus utawi Tembok mangda pakantenannya

ဟိုဟို

Asri.

၃။ ဘီရိယာပူဇော်ပွဲကို ပြုလုပ်ရာတွင် ဘီရိယာပူဇော်ပွဲကို ပြုလုပ်ရာတွင်

(2) Wates sisi kaler miwah kengin patut kakaryanin antuk

ဘီရိယာပူဇော်ပွဲကို ပြုလုပ်ရာတွင် ဘီရိယာပူဇော်ပွဲကို ပြုလုပ်ရာတွင်

sang ngamong karang ayahan inucap sanc mawasta gagaleng kaluan,

မာဂပရိတေကဒုပသဟေၤတေၤပါၤမာဂိန္ဒုတေၤပိတေကဒုပသဟေၤတေၤ
sajawaning tanah pecatu, tegal, carik utawitanah padruwean ngraga
မာဂရတေၤပိတေကဒုပသဟေၤတေၤပါၤမာဂိန္ဒုတေၤပိတေကဒုပသဟေၤတေၤ
sane kapiara watese sisi kelod miwah kauh, reh punika
ယဟေၤတေၤတေၤတေၤတေၤတေၤတေၤ

mawasta gegaleng kateben

၉၂ ပုဂံသကတမသံပတိဟေၤတေၤပါၤမာဂိန္ဒုတေၤပိတေကဒုပသဟေၤတေၤ

(3) Prade karasayang pagehan / turus inucap ngalikadin, yan pada
ဟေၤတေၤပိတေကဒုပသဟေၤတေၤပါၤမာဂိန္ဒုတေၤပိတေကဒုပသဟေၤတေၤ
arsa payandinge kengin watese ngange pinget Pal kewanten
တေၤမာဂိန္ဒုတေၤပိတေကဒုပသဟေၤတေၤ

Kasaksinin antuk prajuru.

၁၂၂ ကေၤဟေၤတေၤပိတေကဒုပသဟေၤတေၤပါၤမာဂိန္ဒုတေၤပိတေကဒုပသဟေၤတေၤ

(4) Kautsahayang Mangda tan wenten Karang kabebeng.

၁၂၃ ဟေၤတေၤပိတေကဒုပသဟေၤတေၤပါၤမာဂိန္ဒုတေၤပိတေကဒုပသဟေၤတေၤ

(5) Yeh Limbah lan Yeh Cacapan nenten dados ngalintangin Pekarangan

ဟေၤတေၤပိတေကဒုပသဟေၤတေၤပါၤမာဂိန္ဒုတေၤပိတေကဒုပသဟေၤတေၤ

Krama lian sajabaning wenten paiguman saking krama inucap.

ဟဟဟပါ၁၅၅

Pawos 55

ဟဟဟပါ၁၅၅

(1) Sinalih tunggil Krama Desa tan kalugra :

ဟဟဟပါ၁၅၅

ha. Ngalah-alah margi, Tegal ayahan desa, Karang desa.

ဟဟဟပါ၁၅၅

na. Ngalah-alah Tanah Kahyangan, lan Setra, sakancan

ဟဟဟပါ၁၅၅

tegak sinanggeh suci.

ဟဟဟပါ၁၅၅

(2) Prade wenten sakadi ring ajeng, sang nglahlah punika patut

ဟဟဟပါ၁၅၅

ngwaliang tanah inucap saha keni pamdanda sapatutnya kadulurin

ဟဟဟပါ၁၅၅

upakara ring genah suci sane kalahlah.

၅) ရီဝိသပုန္ဒရိဟိတေသန္တပုဂ္ဂေါကိဝိသုဒ္ဓိကမ္ပါ။

tur ri sampun kaparitatas kalugra ngicalang wit inucap.

၃) မိခင်အိပ်မက်မိသောအခါတွင် နေရာမဟုတ်ဘဲ နေရာမှ လူများ ပါဝင်သည်။

(4) Sang keni pamidanda panyangaskara saha prabeya manut pararem

ဟု ပြောဆိုကြသည်။

arep ring wewangunan sang karubuhan luire :

ဟု ဆိုသည်။

ha. Sang nruwenang wit sinanggeh mayanin, prade pungkat

ဟု ဆိုသည်။

Ngarubuhin wewangunan krama sios.

န) မိမိတို့၏ အကျိုးအမြတ်ကို ဖယ်လှူပေးခြင်း။

na. Sang notor, munggel utawi ngrebah taru tur ngrubuhin

ဟု ဆိုသည်။

wewangunan krama sios.

သ) အဘယ့်ကြောင့် ဟု မေးမြန်းခြင်း။

ca. Sejaba olih bencana alam.

၄) ရာဇဝင်အရ ဝိသုဒ္ဓိကမ္ပေါပုဂ္ဂေါကိဝိသုဒ္ဓိကမ္ပါ။

(5) Krama desa patut ngamanggchang kawerdian tanem tuwuh

ဟု ဆိုသည်။

Sane ngawinang desane asri tur lestari.

၅) ရာဇဝင်အရ ဝိသုဒ္ဓိကမ္ပေါပုဂ္ဂေါကိဝိသုဒ္ဓိကမ္ပါ။

(6) Krama desa patut nyungkemin saha ngelaksanayang pituduh

ပိတောက်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏အမိန့်ကြော်ငြာချက်

I Guru Wisesa Murdaning Jagat Bali nganinin indik Kebersihan lan
ပိတောက်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏အမိန့်ကြော်ငြာချက်
Penghijauan (Bali Clean and Green) mangda Palembang desane
ပိတောက်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏အမိန့်ကြော်ငြာချက်

pakantenanya asri.

၇။ နယ်လှည့်ရေးဌာနချုပ်မှအမိန့်ကြော်ငြာချက်အရ ပိတောက်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏အမိန့်ကြော်ငြာချက်

- (7) Kawentenan Setra/ Tunon ring Desa Pakraman patut Kaupapira
ပိတောက်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏အမိန့်ကြော်ငြာချက်
Lan kapelihara sekadi patut mangda manggeh Pekantenannya Asri
ပိတောက်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏အမိန့်ကြော်ငြာချက်
Lan Lestari.

ပိတောက်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်
Palet 4

ပိတောက်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်
Wawalungan
ပိတောက်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်
Pawos 57

- (1) Sahanan krama desa sane mamiara wawalungan patut sayaga

၁။ နှစ်စဉ်အခါအခါ နှစ်စဉ်အခါအခါ နှစ်စဉ်အခါအခါ နှစ်စဉ်အခါအခါ

- (4) Krama Desa patut nyayangang Wawalungan miwah Sarwa Prani tan
 နှစ်စဉ်အခါအခါ နှစ်စဉ်အခါအခါ နှစ်စဉ်အခါအခါ နှစ်စဉ်အခါအခါ

kapatutang Amati-mati (Himsa Karma).

မက္ခရာ ၁၅၁

Palet 5

ဝိမက္ခရာ

Wawangunan

မက္ခရာ ၁၅၂

Pawos 58

၂။ ကာကွယ်ရေးအဖွဲ့အစည်း

- (1) Nyabran ngawangun patut :

၁။ မြေယာအကျိုးအမြတ်အခွင့်အလမ်းအားလုံးကို အကျိုးအမြတ်အခွင့်အလမ်းအားလုံးကို

ha. Masadok ring Prajuru Desa ping ajeng prade wewangunan nganinin

မက္ခရာ ၁၅၂

wates.

၂။ ကာကွယ်ရေးအဖွဲ့အစည်းအား အကျိုးအမြတ်အခွင့်အလမ်းအားလုံးကို

na. Ngangge Asta Bhumi miwah gagulak Asta Kosala-Kosali,

မက္ခရာ ၁၅၂ မက္ခရာ ၁၅၂

sanistane manut patitis Niskala.

၁။ ဟူကွယုကိန္နပိမက။

ca. Tan nyayubin kapisaga.

ဣ။ ပုဂံပိပိကွေန္နာန္နာယုကိန္နါ၊ ကိပ်ိကိပ်ိကွေန္နာန္နာယုကိန္နါ

(2) Prade wawangunan jantos nyayubin, bilih bilih, temboke ring

ဟိန္ဒုကိပ်ိပိပိမယုန္နာပကွေန္နာန္နာယုကိန္နါ၊ ပုဂံပိပိကွေန္နာန္နာယုကိန္နါ

telenging wates risampun kawara tur kasadokang ring prajuru,

ပိန္နဲကိပ်ိပိပိမယုန္နာပကွေန္နာန္နာယုကိန္နါ၊ ပုဂံပိပိကွေန္နာန္နာယုကိန္နါ

wenang kadanda manut pararem, saha Tembok inucap kengin

ကွေန္နာန္နာယုကိန္နါ၊ ပုဂံပိပိကွေန္နာန္နာယုကိန္နါ

kagubar Sanistane mangda kakaryanang Abangan.

ဣ။ မိပ်ိပိပိကွေန္နာန္နာယုကိန္နါ၊ ကိပ်ိကိပ်ိကွေန္နာန္နာယုကိန္နါ

(3) Silih sinunggil krama sane ngawangun tan dados Ngeed doh

ကိပ်ိပိပိကွေန္နာန္နာယုကိန္နါ၊ ကိပ်ိပိပိကွေန္နာန္နာယုကိန္နါ

Beten Saking karang/wewangunan krama seosan jantos ngawinang

ပိပ်ိပိပိကွေန္နာန္နာယုကိန္နါ၊ ကိပ်ိပိပိကွေန္နာန္နာယုကိန္နါ

Wewangunan anake seosan punika ninggil sane ngawinang

ကွေန္နာန္နာယုကိန္နါ၊ ကိပ်ိပိပိကွေန္နာန္နာယုကိန္နါ

Bhaya Pacang rubuh.

၃။ ပုဂံပိပိကွေန္နာန္နာယုကိန္နါ၊ ကိပ်ိပိပိကွေန္နာန္နာယုကိန္နါ

(4) Prade wenten asapunika wenang kakeninin Pamidanda, Paling kidik

မိပ်ိပိပိကွေန္နာန္နာယုကိန္နါ၊ ကိပ်ိပိပိကွေန္နာန္နာယုကိန္နါ

Mangda sanggup nyender sadalem/ mategeh cepungan punika.

ဤမိသကပါရိန္ဒာပုဂ္ဂိုလ်ကလေးမိန့်ကလေးမိန့်

(3) Wicara inucap sane katepasin minekadi :

ဟေယျာဂ္ဂါဒါဝိဒေဝါဂ္ဂါဒါဝိဒါဝိဂ္ဂါ

ha. Mamurug ring daging Awig-awig.

ကန္တမိန္ဒာဝိဒေဝါဂ္ဂါဒါဝိဒါဝိဂ္ဂါ

na. Nungkasin Sima, Agama lan Dresta.

ဟေယျာဂ္ဂါဒါဝိဒေဝါဂ္ဂါဒါဝိဒါဝိဂ္ဂါ

ca. Sahananing Parisolah sane mawiwit kacorahan utawi

မဂ္ဂါဒါဝိဒေဝါဂ္ဂါဒါဝိဒါဝိဂ္ဂါ

sane tan Patut manut Dresta.

ဟေယျာဂ္ဂါဒါဝိဒေဝါဂ္ဂါဒါဝိဒါဝိဂ္ဂါ

Pawos 60

ဟေယျာဂ္ဂါဒါဝိဒေဝါဂ္ဂါဒါဝိဒါဝိဂ္ဂါ

(1) Sahananing wicara mawiwit kacorahan sakaluire sinanggeh

ကန္တမိန္ဒာဝိဒေဝါဂ္ဂါဒါဝိဒါဝိဂ္ဂါ

nungkasin daging Awig-Awig, Pasuara, miwah Pararem Desa/Banjar,

ဟေယျာဂ္ဂါဒါဝိဒေဝါဂ္ဂါဒါဝိဒါဝိဂ္ဂါ

Prajuru Desa patut digelis maosin tan nyantos pasadok..

ဟေယျာဂ္ဂါဒါဝိဒေဝါဂ္ဂါဒါဝိဒါဝိဂ္ဂါ

(2) Sajaba wicara kadi ring ajeng patut nyantosang pasadok sang

ကျွန်ုပ်တို့အား

nunas baos.

ကျွန်ုပ်တို့အား ကျွန်ုပ်တို့၏ နိမိတ်ပေးပေးပါရန်

(3) Panepase mangda pastika nyantenang iwang patut malarapan

ဒီ ပြဿနာ၊ သာသနာ၊ နိမိတ်ပေးပေးခြင်း၊ နိမိတ်ပေးပေးခြင်း၊ နိမိတ်ပေးပေးခြင်း

Tri Pramana (Saksi, Likita, Bukti) miwah tan maren nepek ring

သောဗ္ဗဒါ

Catur Dresta.

ပဏ္ဍိတ

Palet 2

ဟိန္ဒူသမ္မတ

Indik Pamidanda

ဟူဟူဟူ

Pawos 61

ကျွန်ုပ်တို့အား နိမိတ်ပေးပေးခြင်း၊ နိမိတ်ပေးပေးခြင်း၊ နိမိတ်ပေးပေးခြင်း

(1) Desa wenang niwakang pamidanda ring Krama desa sane sisip.

ကျွန်ုပ်တို့အား ကျွန်ုပ်တို့၏ နိမိတ်ပေးပေးခြင်း၊ နိမိတ်ပေးပေးခြင်း

(2) Paniwak inucap kamargiang olih Kelian Desa.

ကျွန်ုပ်တို့အား ကျွန်ုပ်တို့၏ နိမိတ်ပေးပေးခြင်း၊ နိမိတ်ပေးပေးခြင်း

(3) Bacakan pamidanda luire :

၁။ နှစ်ပတ်တော်အကျဉ်းချုပ်

na. Naur Pangargan Panguwak Pasubaya.

၂။ ကိုယ်စားပြုအဖွဲ့အစည်း

ca. Ngelaksanayang Madewa Saksi malih.

အေမာ့အိတ်

ASTAMAS SARGAH

ကျွန်ုပ်တို့အဖွဲ့အစည်း

NGUWAH-NGUWUHIN AWIG-AWIG

၂၀၁၆ ခုနှစ်

Pawos 64

၃။ ကျွန်ုပ်တို့အဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်း

(1) Nguwah-nguwuhin Awig-Awig desa puniki kamargiang antuk

ပုဂ္ဂိုလ်များအား

Paruman desa.

၄။ ကျွန်ုပ်တို့အဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်း

(2) Paruman inucap mangda kasungkemin antuk atengee langkung

ပုဂ္ဂိုလ်များအား

Krama Desa.

၅။ ပိဏ္ဍိတကျွန်ုပ်တို့အဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်း

(3) Pidaging Nguwah-nguwuwuhin Awig-awig malarapan Gilik Saguluk

ပဏ္ဍိတအဖွဲ့အစည်းကော်မတီ၏ အမိန့်အရ နယ်လှည့်အဖွဲ့ဝင်များသည်

Pakraman lan Panyarikan, Kasaksinin olih Perbekel Desa

နယ်လှည့်အဖွဲ့ဝင်များသည် နယ်လှည့်အဖွဲ့ဝင်များသည်

Kerobokan, Camat Sawan lan Majelis Madia Desa Pakraman

အဖွဲ့ဝင်များသည် နယ်လှည့်အဖွဲ့ဝင်များသည်

Kabupaten Buleleng saha Bupati Buleleng maka Murdha Pamikukuh.

ဤသို့ဆိုပါက ဤသို့ဆိုပါက

(3) Luir Sang Ngalingga Tanganin :

ဤသို့ဆိုပါက

ha. Prajuru Desa :

ဤသို့ဆိုပါက

1. Kelian Desa Pakraman Kloncing,

ဤသို့ဆိုပါက

2. Panyarikan





I GUSTI MADE PARNA DEWA ANOM RAI SURATNA

ဤသို့ဆိုပါက

na. Pinaka saksi :

၇၇၇

ပိတောက်မြို့နယ်၊ ကော့ကုသိန်မြို့နယ်၊ ကော့ကုသိန်မြို့

Perbekel Desa Kerobokan,



[Handwritten signature]

PUTU WISNU WARDANA

ဦးစီးဌာနချုပ်၊ မြို့နယ်၊ ကော့ကုသိန်မြို့နယ်၊ ကော့ကုသိန်မြို့

Ketua Majelis Madia Desa Pakraman

ကော့ကုသိန်မြို့နယ်၊ ကော့ကုသိန်မြို့

Kabupaten Buleleng

သယံဇာတဌာနချုပ်

Camat Sawan,



[Handwritten signature]

I DEWA PUTU BUDHARSA



[Handwritten signature]

Drs. IGUSTI NGURAH SURADNYANA

နယ်၊ ကော့ကုသိန်မြို့နယ်၊ ကော့ကုသိန်မြို့

NIP. 196801151989031011.

